


ලංකා ජෞත්‍ය හා සුඩායා මධ්‍ය පොදුවෙන්
සංශෝධිත (6)

Commonly Used Herbal Plants


Volume 6



MINISTRY OF HEALTH
DEPARTMENT OF TRADITIONAL MEDICINE
DECEMBER, 2001



ကျေန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
လက်တွေ့အသုံးချေဆေးဖက်ဝင်အပင်များ



၂၀၀၁ - ခုနှစ်၊ ဒီဇင်ဘာ။

ကျွန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက် (၂)ရပ်
၁။ လူတိုင်း သက်တမ်းစွဲ အသက်ရှုညွှာ နေ့စိုင်ရေး။
၂။ လူတိုင်းရောဂါဘယ ကင်းရှင်းရေး။

ကျွန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်ကို
အကောင်အထည်ဖော်ရန် နည်းနာ (၃)

၁။ ကျေးလက်ဒေသ အောက်ခြေအထိကျွန်းမာရေး အသိပညာပေးခြင်း
၂။ ရောဂါကာကွယ်တားဆီးခြင်း
၃။ ရောဂါဖြစ်ပွားလျှင် ထိရောက်စွာ ကုသမှုပေးခြင်း

အမှာစာ

ကျွန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန အနေဖြင့် လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ အတဲ့ (၆) အား၊ ဆက်လက င်ထုတ်ဝေလိုက်ပါသည်။ ငှင့်ဆေးပင်များ၊ ရွှေးဟောင်းဆေးကျမ်းများတွင် လည်းကောင်း၊ ယခုလက်ရှိ တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဆေးဝါး ဖော်စပ်ရာတွင် လည်းကောင်း၊ အချို့ သူတေသန ပြုလုပ်ပြီးသည့် အမှန်တကယ် အသုံးဝင်သည့် ဆေးပင်များကိုလည်းကောင်း၊ ပြည်သူလူထု အလွယ်တကူ အသုံးပြနိုင်စေရန် ရည်ရွယ်၍ ခုတိယအကြိမ် တိုင်းရင်းဆေး သမားတော်ကြီး များ၊ ညီလာခန့် တိုင်းရင်းဆေးနှင့် ဆေးပစ္စည်းပြုပိုကို ကြိုဆိုရက်ပြုသော အားဖြင့် ရေးသား ထုတ်ဝေခြင်း ဖြစ်ပါသည်။

ဤစာအပ်ငယ်ကို လေ့လာဖတ်ရှုခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ တစ်ကိုယ်ရေကျွန်းမာရေးကို စောင့်ရောက်ရာတွင် အထောက်အကူ ဖြစ်စေသည့်အပြင်၊ ရာသီအလိုက် ဖြစ်ပေါ်လာတတ်သော ရောဂါးယူများနှင့် အသက်အန္တရာယ်ပြနိုင်သည့် ရောဂါးကြီးများ၏ ဘားမှကာဘွယ် ကုသရာ တွင် အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်ပါသည်။

နောင်ကိုလည်း ဆက်လက်ထုတ်ဝေသွားမည် ဖြစ်ပါသည်။

တိုင်းရင်းဆေးပညာဖွံ့ဖြိုးမှုလုပ်ငန်း
တိုင်းရင်းဆေးပညာဦးစီးဌာန

ကိုးကားသောကျမ်းများ


- ၁။ ပုံပြဆေးအဘိဓာန် (ပထမတွဲ)
- ၂။ ပုံပြဆေးအဘိဓာန် (ဒုတိယတွဲ)
- ၃။ ပုံပြဆေးအဘိဓာန် (တတိယတွဲ)
- ၄။ ပုံပြဆေးအဘိဓာန် (စတုတွဲတွဲ)
- ၅။ အခြေပြုဆေးအဘိဓာန်
- ၆။ ရူတော်မူဆေးအဘိဓာန်
- ၇။ ရုပ်ပြာယဆေးအဘိဓာန်
- ၈။ ဆေးအဘိဓာန်အဖွင့်ကျမ်း
- ၉။ ဒဗ္ဗာဏာပကာသနီကျမ်း
- ၁၀။ မြန်မာစွဲယုံကျမ်း
- ၁၁။ မြန်မာဆေးဝါးပင်များ
- ၁၂။ Indian Medicinal Plants (Volume 1)
- ၁၃။ Indian Medicinal Plants (Volume 2)
- ၁၄။ Indian Medicinal Plants (Volume 3)
- ၁၅။ Indian Drugs, Febuary 1997.
- ၁၆။ Compendium of Indian Medicinal Plants.
- ၁၇။ Glossary of Indian Medicinal Plants.
- ၁၈။ Indian Materia Medica.
- ၁၉။ Trees, Shrubs, Herbs and Principal Climbers, etc.
Recorded form Burma with Vernacular names.

	မာတိကာ	
၀။	အပင်အမည်	စာမျက်နှာ
	ကြက်ဟင်းခါးပင်	၁
J။	ဇော်လျှောပင်	၂
၃။	ခပေါင်းကြီးပင်	၁၃
၄။	ခရောပင်	၁၉
၅။	ခရမ်းကထွေ့ပင်	၂၂
၆။	ခရမ်းချဉ်သီး	၂၁
၇။	ခဝဲသီးပင်	၂၇
၈။	ချဉ်စော်ကားသီးပင်	၂၃
၉။	စွယ်တော်ပင်	၄၉
၁၀။	ဆင်နှာမောင်းပင်	၅၅
၁၁။	ထောပတ်သီး	၆၁
၁၂။	ထန်းပင်	၆၇
၁၃။	မရိုးပင်	၇၃
၁၄။	မိသာလင်ပင်	၇၉
၁၅။	မြေဇာမြက်ပင်	၈၅
၁၆။	လေးညွှန်းပင်	၈၉
၁၇။	လက်ပံ့ပင်	၉၅
၁၈။	သဇ်ပန်း(ခု)	၁၀၁
၁၉။	သဘော်မဲ့လေ့ပင်	၁၀၇
J၀။	အုန်းပင်	၁၁၃

ကြက်ဟင်းခါးပင်



ကြက်ဟင်းခါးပင်



ကြက်ဟင်းခါးပင်

ရုက္ခဗေဒအမည်	- Momordica charantia Linn.
မျိုးရင်း	- CUCURBITACEAE
အခေါ်အတော်	-
မြန်မာအမည်	- ကြက်ဟင်းခါး
အငံလိုင်အမည်	- BITTER GOURD CARILLA FRUIT

ပုံသဏ္ဌာန်

ကြက်ဟင်းခါးပင်သည် နှယ်ပင်မျိုးဖြစ်သည်။ သက်တမ်းအားဖြင့် တစ်နှစ်ခံပင်ဖြစ်သည်။ ပင်စည်၏ရိုးတံသည် စိမ်းဖျော့ရောင်ရှိပြီး အကိုင်း အခက်များစွာရှိသည်။ ပင်စည်တွင် အမွှေးနှများဖြင့် ဖုံးလွှမ်းနေပြီး နှယ်နှာမောင်းများရှိသည်။ အပွင့်မှာ အဝါရောင်ရှိပြီး ချက်လွှဲထွက်သည်။ အရွက် ကွဲပံ့စ် ရှိသည်။

ကြက်ဟင်းခါးသီးသည် နှသောအခါ စိမ်း၍ ရင့်လာပါက လိမ္မာ်ရောင်ဖြစ်လာသည်။ အသီးပေါ်၍ အနိမ့်အမြင့် (မညီမည့်) ရှိတတ် သည်။ ကြက်ဟင်းခါးသီးမှာ အဖိုအမ ၂ - မျိုးရှိပြီး အဖိုသီးမှာ ဖွံ့ထွားမှုရှိ၍၏ အမသီးမှာ သေးငယ်၏။ ကြက်ဟင်းခါးသီးစွေးသည် ရှည်၏။

ပေါက်ရောက်သည့်အေသာ

မြန်မာနိုင်ငံအနှံးအပြားတွင် စိုက်ပျိုးသည်။ သဘာဝအလျောက်ပေါက်သော တော့ကြက်ဟင်းခါးမျိုးမှာ အသီးညွှက်သည်။

ပေါက်ရောက်ပုံ

စိုက်ပျိုးပင်ဖြစ်သည်။

အာနိသင်

ကြက်ဟင်းခါးသီးသည် အေးခါးအရသာရှိ၏။ အရွက်သည် ခါးသော အရသာရှိသည်။ အေး၏။ ပိုပါက္ခာ စပ်၏။ ကြည်က်လွယ်၏။ အနည်းငယ်လေကို ဖြတ်စေ၏။ အသီးမှည့်သည် ဝမ်းကို သက်စေ၏။ သည်းခြား သလိပ်ကို နိုင်၏။ ပိုးကိုနိုင်၏။ ဆာလောင်းခြင်းကို ဖြစ်စေတတ်၏။ အဖျားပိုးရောဂါ၊ သွေးဖောက်ပြန်ခြင်း၊ သွေးအားနည်းခြင်း၊ ဆီးနှင့်

သက်ဆိုင်သောရောဂါများ၊ ပန်းနာ၊ အဆိပ်အတောက် သင့်သောအနာ၊
အနာပေါက်ရောဂါတိုကို အကျိုးပြုတတ်၏။

အသုံးပြုသည့်အစိတ်အပိုင်း

အရွက်၊ အသီး၊ အစွဲ

အသုံးပြုပုံ

ပါးစပ်ကွဲလောင်းခြင်းဖြစ်ပါက ကြက်ဟင်းခါးသီးသတ်တူရည်နှင့်
မြေဖြာမြန်ကိုရော၍ ပါတ်ပေးလျှင် ပျောက်ကင်း၏။ ကြက်ဟင်းခါးသီး
ခြောက်ကိုသွေး၍ လူးပေးခြင်းဖြင့် လည်ပင်းရောင်သော ရောဂါများကို
ပျောက်ကင်း စေသည်။ မူးမော်ခြင်းဖြစ်ပါက ကြက်ဟင်းခါးရွက်ကို ချေ၍
ရှုံးပေးခြင်းဖြင့် သက်သာပေါ်သည်။ ကြက်ဟင်းခါးပင်၏ ပွဲပါးပါး၊
သစ်ကြံ့ပိုးခေါက်၊ ပိတ်ချင်း၊ ဗာဒံစွဲ တို့ကိုရော၍ လူးလျှင်အရော့ပေါ်တွင်
ဖြစ်တတ်သော ယားနာအချိုးမျိုးကို ပျောက်ကင်းပေါ်သည်။

ကြက်ဟင်းခါးရွက် သတ္တုရည်နှင့် ဖန်ခါးသီးကို သွေးသောက်လျှင်
ကိုယ်ရောဂါရောဂါ ပျောက်ကင်းပေါ်သည်။ ကြက်ဟင်းခါးသီးနှများ၏
သတ္တုရည်ကို မီးပေါ်မှာနွေး၍ ထိမ်းလျှင် အဆစ်ရောင်နာ ပျောက်ကင်း၏။
ကြက်ဟင်းခါးသီး သတ္တုရည်ကို ဆီနှင့်ရော၍ သောက်ခဲ့သော် ကာလဝမ်း
ရောဂါပျောက်ကင်း၏။ ဆီးချို့ရောဂါကျဖော်သော အာနိသင်ရှိသည်။ ဆီးချို့
ဝေါဒနာရှင်များအနေဖြင့် ကြက်ဟင်းခါးသီး သတ္တုရည် (ထို့) ကြက်ဟင်းခါးသီး
အမှုနဲ့ ကော်ဖို့နှင့် တစ်စွန်းနံနက်၊ ညာ သောက်ပါက ဆီးချို့ရောဂါ သက်သာ
ပျောက်ကင်းစေသည်။

ကြက်ဟင်းခါးသီး သတ္တုရည်ကို သောက်လျှင် အူတွင်းရှိပိုးများ
ပျောက်ကင်းစေ၏။ ဆီးကျောက်တည် ဝေါဒနာရှင်များ အနေဖြင့်
ကြက်ဟင်းခါးသီး သတ္တုရည် J - ကျပ်လေးပဲသားတွင် ဒိန်ရည်ကြည် ၁ ကျပ် ၈
- ပဲသား ရောသောက်လျှင် သက်သာ ပျောက်ကင်းစေသည်။ ဂင်းနောက်
ဆန်ပုန်းရည် ၃ ကျပ်သားမျှ ဆက်သောက်ပါ။ ဤနည်းအတိုင်း (၃)
ရက်ဆက်တိုက် မို့ပြု့နောက် (၃)ရက်နားထားပါ။ ဂင်းနောက် (၄) ရက်
ဆက်သောက်ပါ။ (၄) ရက်နားနောက်ပါ။ နောက် (၅) ရက် ဆက်သောက်ပါ။

(၅)ရက်နားနေပါ။ (၆) ရက်ဆက်သောက်ပါ။ (၇) ရက်နားပြီး (၈) ရက်ဆက်သောက်သော ဆီးကျောက်တည်ရောဂါစင်ကြယ်စွာပျောက်ကင်းစေပါသည်။



ကြောင်လျှောပင်



ကြောင်လျှောပင်

၁၃၇

ကြောင်လျှာပင်

ရုက္ခဗ္ဗေဒအမည်	- <i>Oroxylum indicum</i> Vent
မြို့းရင်း	- BIGNONIACEAE
အခေါ်အဝေါ်	-
မြန်မာအမည်	- ကြောင်လျှာ
အင်တိပို့အမည်	- INDIAN TRUME FLOWER

ပုံသဏ္ဌာန်

ကြောင်လျှာပင်သည် ကြောင်လျှာကြီး၊ ကြောင်လျှာလက်တို့၊ ကြောင်လျှာ ဓားပေါက်ဟူ၍ (၃) မြို့းရှိသည်။ ကြောင်လျှာသည် ပင်ထောင်မြို့း ဖြစ်ပြီး ပင်စည် ဖောင့်မတ်သည်။ ကြောင်လျှာကြီးမှာ အသီးတွဲပြီးရှည်သည်။ ကြောင်လျှာ လက်တို့မှာ အသီးတို့ပြီး ထောင်၍ သီးသည်။ ငှင်းကို ကြောင်လျှာ အဖို့ အမ ဟုလည်းခေါ်ကြသည်။ ကြောင်လျှာပင်သည် ဒသဗုဒ္ဓဘာသာ (အမြစ်ဆယ်ပုံး အုပ်စု) ဆေးဖက်တွင် ပါဝင်သည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံးအပြားတွင် တွေ့နိုင်သည်။

ပေါက်ရောက်ပုံ

သဘာဝပေါက်ပင် အဖြစ်လည်းကောင်း၊ စိုက်ပျိုးပင်အဖြစ် လည်းကောင်း၊
ပေါက်ရောက်နှင့်ပါသည်။

အသုံးပြုသည့်အစိတ်အပိုင်း

အသီး၊ အပွင့်၊ အမြစ်၊ အခေါက်တို့ကို စားဖွယ်သောက်ဖွယ်၊ ဆေးသုံးဖွယ်
အဖြစ်အသုံးပြုနိုင်သည်။

အာနိသင်

ဆိမ့်၊ ဖန်၊ ခါးသော အရသာရှိသည်။ အသီးစိမ်းသည်။ ပူစပ်အရသာရှိပြီး
အစာကြစေနိုင်သည်။ လေသလိပ်ကိုနိုင်သည်။ ပင်စည်၏ အရသာမှာ
အနည်းငယ်ပူဇီးစပ်ပြီး၊ ဒေါသသုံးပါးကို ပြိုမြို့နှုန်းဖြင့်ဖော်လောက်၍
ရောင်းဆိုး၊ အစာမကြရောဂါး၊ ခံတွင်းခြောက်ကွဲနာများကို ပျောက်ကင်း
စေနိုင်သည့် အာနိသင်ရှိပါသည်။

အသုံးပြုပုံ

ကြောင်လျှောပွင့်ကို သုတေသနားခြင်း၊ ရေနွေးဖျောပြီး မြုပ်ထိုစားခြင်း ပြုလုပ်ပါက နှုတ်ကို ပြိုန်စေပြီ၊ နားလေထွက်ခြင်း၊ နားအူခြင်းနှင့် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေနိုင်သည်။

လေဖြတ်င တစ်ခြမ်းသော၊ တစ်ပိုင်းသော၊ ထူကျော်နား၊ ချိန့်သောသူများ ကြောင်လျှောပင်၏ အမြစ်ခေါက်ကို သွေးလိမ်းပေးပါ။ ဖောရာင်ခြင်းများတွင် အမြစ်ခေါက်ကို သွေးလိမ်းပေးပါက သက်သာ ပျောက်ကင်းစေပါသည်။

ပန်းနား၊ ရောင်းဆိုးရောဂါရိသူများအတွက် ကြောင်လျှောခေါက်ကို အမှုနဲ့ပြုထားပါ။ ငှါးအမှုနဲ့တစ်ခါသောက် ကော်ဖီဇွန်း တစ်စွန်းကို ချင်းသွေးရည်ဖြင့် လည်းကောင်း၊ ပျားရည်ဖြင့် လည်းကောင်း၊ ရောစပ်၍ လျှက်ပေးခဲ့သော် ပျောက်ကင်း သက်သာစေနိုင်ပါသည်။

အစာမမကြာ၊ ဝမ်းမီးနှုန်းများအတွက် ကြောင်လျှောမှုနဲ့ကို ရေနွေးတွင် J - နာရီမျှစိမ်ပါ။ ငှါးကို စစ်ယူပြီး တစ်ခါသောက်၊ ၁ ကျပ်သား နံနက်/ညာ တစ်နေ့ J ကြိမ်သောက်ပေးခြင်းဖြင့် ဝမ်းမီးတောက်ကာ စားကောင်း အိပ်ပျော်လာလိမ့်မည်။

ခံတွင်းမြောက်ကဲပါက ကြောင်လျှောအချက်နှင့် အခေါက်ကိုရေစိမ်၍ ငှါးအရေကို ငုံပေးခြင်း၊ နှုတ်ကျင်းပေးခြင်း ပြုလုပ်ပေးပါက သက်သာ လာပါမည်။

ကြောင်လျှောပွင့်နှင့် အချက်တို့ကို သုတေသနားခြင်း၊ ကြောင်ချက်စားခြင်းဖြင့် နားအူ၊ နားလေးခြင်းကို ပျောက်ကင်းစေနိုင်ပါသည်။ ဝမ်းကိုကိုရောဂါရိလည်း ပျောက်ကင်းစေပါသည်။

နားလေထွက်၊ နားအူပါက ကြောင်လျှောသီးနှံကို ညွစ်ပြီး သွေးရည်အား ကြေးဇွန်းတွင်ထည့်၍ ပူဇွဲးအောင်ပြုလုပ်ကာ နားတွင်ခပ်ပေးခြင်း၊ ကျပ်ပေးခြင်း ပြုလုပ်နိုင်ပါသည်။ အသီး၊ အခေါက်၊ အမြစ်၊ အစေးတို့ကို ဆီချက်ပြီး စားဆီဖြင့် ကျပ်ပေးနိုင်ပါသည်။

အမျိုးသမီးများ မီးဖွားပြီးနောက်၊ ဆယ့်လေးငါးမြောက်ရက်တိုင်အောင် ခန္ဓာကိုယ်များ ကိုက်ခဲ နာကျင်နေပါက ကြောင်လျှောခေါက်မှုနဲ့ ၆ ရွှေးသား၊

ထန်းလျက် ၁၂ - ရွှေးသားတို့ကို ရော၍ (၃) လုံးရအောင်လုံးပါ။ နံနက်/ည^၁
ဒသမူပြုတ်ရည်နှင့် တိုက်ကျွေးပါ။ သက်သာပျောက်ကင်း စေနိုင်ပါသည်။

နားတွင်းအနာဖြစ်ပါက ကြောင်လျှောမြစ်အမှုနှုန်းကို နှမ်းဆီနှင့်မီးတွင်
ချက်ပြီး ငင်းအရေ ပပ်နွေးနွေးကို နားကျပ်ပေးပါ။ နားကျပ်ရေားဂါများ
ပျောက်ကင်းစေနိုင်သည်။ နားပင်းနေသူများ၊ ကောင်လျှောသီးကို သံပရာ ရည်နှင့်
သုပ်စားနိုင်ပါသည်။ အနာဝင်ငဲ ငန်းမန်းလိုက်ပါက ကောင်လျှောမြစ်ကို သွေး၍
လိမ်းပေးနိုင်ပါသည်။



ခပါင်းကြီးပင်(ခပါင်းခါး)



ခပါင်းကြီးပင်

ခပေါင်းကြီးပင်(ခပေါင်းခါး)

ရုက္ခာဗ္ဗာအမည်

မျိုးရင်း

အခေါ်အစောင်း

မြန်မာအမည်

အကံလိပ်အမည်

TREE

ဟိန္ဒိအမည်

ပါ၌အမည်

ပုသဏ္ဌာန်

- Strychnos nux – vomica Linn

- LOGANIACEAE

- ခပေါင်းကြီး

- GROW FIG, NUX – VOMICA

အပင်ကြီးမျိုးဖြစ်သည်။ ပေ ၄၀ - ခန့်မြင့်သည်။ ပင်လုံးကောက်၏။
လုံးပတ် လေးပေခန့်ရှိသည်။ အခေါက်သည် လုံးပတ်လေးပေခန့်ရှိသည်။
အခေါက်သည် အပြာရောင်ကဲသို့ တောက်ပ၏။ လုံး၏။ ချောမွတ်၏။
အပင်၏ အကြာများကို ထင်ထင်ရှားရှား တွေ့ရသည်။ အရွက်သည် စိမ်း၏။
ရည်၏။ ကွမ်းရွက်နှင့်တူ၏။ အရွက်၏ အရှိုးတန်သည် သေး၏။
အကြာများသည် အရွက်ကြမ်း၍ အရွက်အနဲ့သည် ဆိုး၏။ လက်နှင့်
ပွတ်သောအခါ အဝါရောင်အရည်များ ထွက်၏။

အပွင့်သည် အနည်းငယ်ဖြော၍ စိမ်းသောအရောင်ရှိ၏။ နှုံးညွှံ၏။
နှစ်ဦးကဲသို့ အနဲ့ရှိ၏။ အသီးသည် အပြောပိုက်သီး၏။ အသီးသည် ‘သီးသီး’
(သို့) လိမ္မားသီးလောက်ရှိ၏။ မှည့်သောအခါ လိမ္မားသီးသကဲ့သို့ ပါ ၏။

အစွေးသည် J ဇူးမှု ၄ ဇူး ၅ ဇူး အထိရှိသည်။ ရင်းအစွေးသည်
လက်မဝက်ခန့် အလျားအနံရှိသည်။ အလုံးကလေးများ ပုံစံ ရှိသည်။ အစွေး J
ဘက်တွင် တောက်ပသော အမွှေးအမျှင် ကလေးများရှိ၏။ ပြာနှမ်း၏။
အဆိပ်ရှိ၏။ ခါး၏။ အစွေးကို ဆေးကုရာ့၌ အသုံးပြုကြသည်။

ပေါက်ရောက်ရာဒေသ

မြန်မာနိုင်အထက်ပိုင်း၊ အပူပိုင်းဒေသများဖြစ်သော

တောင်နိမ့်များတွင် ပေါက်ရောက်သည်။

မြည်နှင့်

ပေါက်ရောက်ပုံ

သဘာဝအလျောက်ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ခပေါင်းကြီး ပန္တငါးပါးလုံး အသုံးပြုသည်။

အာနိသင်

ခပေါင်းကြီးအစွဲသည် ခါး၏။ ဖန်၏။ ပူဗျာ၏။ ဝမ်းမီးကို တောက်စေ၏။ အစွဲသည် သွေးအန်၊ သွေးကျရောဂါကို သက်သာစေ၏။ ဆီးကောင်း၏။ အလွန်ဆာလောင် မွတ်သိပ်၏။ အစာကို ကြေစေ၏။ အားကို တိုးပွားစေ၏။ အလွန်ဝါးခြင်းကို လျော့နည်းစေ၏။ သလိပ်ရောဂါကို နိုင်၏။ ဝမ်းကိုက် ဝမ်းပိုက်တင်းရောင်းခြင်းကို ပျောက်ကင်းစေ၏။

ပန်းနားလောင်းရောဂါကို ပျောက်စေ၏။ ပါးခွဲစောင်းသော လေရောဂါကို ပယ်ဖျောက်၏။ မြင်းသရိုက်ရောဂါကိုလည်း ပျောက်ကင်းစေ၏။ အကြော အားနည်းရောဂါကိုလည်း ပျောက်ကင်းစေ၏။ အကြောအားနည်း ရောဂါကို ခပေါင်းမှုန်ကို ပျားရည်တွေ့၍ စားပါက သက်သာ ပျောက်ကင်းစေ၏။ ပန်းသေပန်းညီး ပျောက်ကင်းစေ၏။

အသုံးပြုပုံ

အဆောင်ရောင်ရောဂါကို ခပေါင်းကြီးမြစ်နှင့် ချင်းစိမ်းကို သွေး၍ ရောင်သော အဆောင်များ၌ ထိမ်းပေးရသည်။

ကိုယ်အကိုအစိတ်အပိုင်းတွင် လေဖြတ်သော ရောဂါ၌ ခပေါင်းကြီးအစွဲ ၂ ကျပ်သားကို ရေ ၅၀ ကျပ်သားနှင့်စိမ်းပြီး (၃) ရက်အကြောတွင် ရေတစ်ကြိမ် လဲပေးပါ။ တိုနည်းအတိုင်း ရေ (၅) ကြိမ် တိုင်တိုင်လဲ ပြီးနောက် ငှင်းအစွဲများကို အစွဲနွော၍ နေလှန်းပါ။ ခြောက်သောအခါ အိုးငယ်တွင် ပြာချုပ် ငှင်းပြာ၏ အလေးချိန်ဆတူ ငရှတ်ကောင်းကို ရောကြိတ်၍ ငရှတ်ကောင်းစွဲခန့် လုံးထားပါ။ တစ်ကြိမ်စားလျှင် ငှင်းဆေးလုံး (၃) လုံး၊ တစ်ကြိမ် (၃) ကြိမ်စားခြင်းဖြင့် ကိုယ်အကို အစိတ်အပိုင်းတို့၌ဖြစ်သော လေရောဂါ အဆောင်ရောင်ရောဂါတို့ကို ပျောက်ကင်းစေပါသည်။

ကာမအားနည်းသူ၊ ပန်းသေရောဂါရှိသူတို့သည် ခပေါင်းကြီးစွဲ ၄ ပဲသား တွင် ငရှတ်ကောင်းစွဲ ၂ စွဲရောစပ်၍ စားသော်ပျောက်ကင်းစေပါသည်။

ကာလဝမ်းရောဂါ၌ ခပေါင်းကြီးပင်မှ ရင့်မာ၍ ဖြောင့်တန်းသော အကိုင်းအစိုက် တစ်တောင်ခန့်ဖြတ်ယူ၍ ထိပ်တစ်ဖက်တစ်ချက်ကို အိုး (၂) လုံး၏ နှုတ်ခမ်းတစ်ခုစီ တသ်ထားပြီး အလယ်မှအသားကို မီးတိုက်ပါ။ ထိုအခါ အသား၏ ထိပ်တစ်ဘက်တစ်ချက်မှ တင်ထားသည့် အိုး (၂) လုံးထဲသို့ ကျလာလိမ့်မည်။ ထိုကျလာသော အသီး ၉၁) စက်၊ (၂) စက် စစ်တိုက်ခြင်းဖြင့် ကာလဝမ်းရောဂါ ပျောက်ကင်းစေ၏။

သွေးမြင်းသရိုက်ရောဂါ၌ ခပေါင်းကြီးအစွောက် မှိုင်းတိုက်၍ ရှာယ် သွေးများကျဆင်းခြင်းရပ်၃ ကိုက်ခဲခြင်း သက်သာပြီး ရောဂါပျောက်ကင်း၏။

အနာပျက် အနာဆွေးများပေါက်၍ မိုးဦးကျရောက်သော် ခပေါင်းကြီးရှက် သတ္တုရည်ကို အနာများ၌ လိမ်းပေးခြင်းဖြင့် ပိုးများသေ၍ အနာများ ပျောက်ကင်း၏။

ခပေါင်းကြီးစွောက် ကျင်ငယ်နှင့်ကျိုးပြီး ခွေးရူးကိုက်ရာတွင် လိမ်းပါ။ ထိုနောက် အစွောက် ရှာလပတ်ရည်နှင့် ကျိုး၍ အခွဲခွဲပါ။ စွာပြီး အစွော (၂) စွောသောက်လွှဲ ခွေးရူးအဆိပ် ပြောစေ၏။

ခရေပင်



ခရေပင်

ခရေပင်

ရုက္ခာဖေဒအမည်	- Minusops clengi
မျိုးရင်း	- SAPOTACEAE
အခြေအတော်	-
မြန်မာအမည်	- ခရေ
အကိုလိပ်အမည်	- STARPLOWER
မွန်အမည်	- SOT KEEH
ပါ၌အမည်	- ဗက္ဗလ

ပုံသဏ္ဌာန်

ပင်စည်ဖောင့်မတ်သော အပင်ကြီးမျိုးဖြစ်၍ ပေ ၄၀ - ခန့်မြင့်သည်။ အချက်သည် ချက်လွှဲထွက်၍ အစိမ်းရောင်ရှိပြီး ပြောင်ချေသည်။ ချက်ထိပ်ချွန်ပြီး ချက်ရင်းပိုင်သည်။ အပွင့်များမှာ မွေးကြိုင်၍ ကဆုန် နယ်နှစ်လတွင် ပွဲင့်သည်။

အသီးမှာ ဘဲပုံရှိ၍ အစိမ်းရောင်မှ ရင့်မှုည့်သောအခါ လိမ္မာ်ရောင် ဖြစ်သွားသည်။ အသားထုထပ်သည်။ ဝါခေါင်၊ တော်သလင်းလတွင် အသီးသီး သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

အပွင့်၊ အခေါက်၊ အစွေး၊ ပစ္စားပါး အသုံးပြုသည်။

အာနိသင်

အသီးသည် အူတိုကို တွန်ရှုံးစေ၏။ နှုတ်ကိုမြိမ်စေ၏။ သွားတို့ကို ခိုင်မာစေ၏။ ချုပ်စေ၏။ သလိပ်သည်းခြေကို နိုင်၏။

အခေါက်သည် နှုတုံးကို အားရှုံးစေ၏။ ဝမ်းမီးကို ပွားစေ၏။ ပိုးတို့ကို နိုင်၏။ သည်းခြေဖောက်ပြန်ခြင်းကို ပျောက်ကင်းစေ၏။

အသုံးပြုပုံ

ခရေဖွင့်ကို တစ်ညလုံးစီမံ၍ စစ်ယူပြီး ကလေးချောင်းဆိုးနာကို တိုက်ပေးပါက သက်သာပျောက်ကင်းစေပါသည်။ ခရေဖွင့်အစိုက် မီးယပ်ဖြူရောဂါနှင့် သွားရောဂါအတွက် အသုံးပြု၏။

ခရေဖွင့်အခြောက်ကို သနပ်ခါးဖြင့် ရောသွေးလိမ်းပေါက အပူဇော် ဖြစ်သော မိတ်၊ ယားနာများ အမြန်ပျောက် ကင်းစေပါသည်။ အစွဲကို ရေအေးနှင့် သောက်ပါက အတိသာရ ဝမ်းရောဂါပျောက်ကင်းစေပါသည်။

အခေါက်ပြုတ်ရည်ကို သောက်ခြင်း၊ အရွက်ကို ရှာခြင်း၊ အသီးကို စားခြင်းဖြင့် နှလုံးရောဂါကို ပျောက်ကင်းစေပါသည်။

ခရေဖွင့်အစိုး (၃) မတ်သား၊ ဗာဒံစွေ (၃) စွေ၊ သက္ကား (၃) ပဲသားဖြင့် နံနက်/ ညသောက်ပါက မီးယပ်ဖြူရောဂါ သက်သာစေပါသည်။ မက္ခရာနာအတွက် ခရေခေါက်၊ ဆီးဖြူခေါက်၊ ရှားခေါက် ငံး (၃) မျိုးကို ပြုတ်၍ နေ့အခါတွင် (၄-၅) ခါ ငံး ထွေးပစ်ခြင်းဖြင့် မက္ခရာပေါက်ခြင်း၊ သုံးရောင်ခြင်း၊ ပါးစပ်အပူလောင်ခြင်း စသော ခံတွင်းနာအားလုံးသက်သာ ပျောက်ကင်းပြီး သွားများနှင့်မာစေသည်။

ခရေသီးကို သွားကိုက်၊ သွားနာ၊ သွားဖုံးရောင်နာရောဂါများ၊ ဝမ်းလျောဝမ်းပျက်ရောဂါများအတွင်း အသုံးပြု၏။ ခရေဖွင့်ကို နှလုံးဆေးများ ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုကြပါသည်။

ခရေခေါက်ကို သွားနာများတွင် ပြုတ်၍ ငံးထွေးပေးရ၏။ ဖန်ဆေးရည် အဖြစ်လည်း အသုံးပြုနိုင်သည်။

ခရေဖွင့်အစိုး ၁ ကျပ် ၈ ပဲသားကို ရေ ၃ မတ်သားနှင့် တစ်ညလုံးစီမံ၍ နံနက်မိုးလင်းတွင် စီမံရည်စစ်ငဲ့ ကလေးအား တိုက်ပါ။ (၇) ရက်ခန့်တိုက်ပါ။ ကလေးများချောင်းဆိုးရောဂါ သက်သာ ပျောက်ကင်းစေပါသည်။

အဆက်မပြတ်သွားသော ဝမ်းရောဂါအတွက် အစေးကိုရေအေးနှင့် သွေးသောက်ခြင်း၊ ခရေသီးမှည့်၏ အသားကို စားပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

အိန္ဒိယဆေးကျမ်းအလို

Power of dried flowers produces copious discharge from the
nose; it is sniffed to relieve headache. Ind. Mat. Med



ခရမ်းကစောပင်



ခရမ်းကစောပင်

ခရမ်းကစောပင်

ရုက္ခဗေဒအမည်	- Solanum torvum Swartz
မျိုးရင်း	- SOLANACEAE
အခြေအနေ	-
မြန်မာအမည်	- ခရမ်းကစောချို့ - အခါးနဲ့အချို့များ - ခရမ်းကစော အခါး - အခါးများ

ပုံသဏ္ဌာန်

ခရမ်းကစောပင်သည် သုံးတောင်ခန်းမြင့်သော ပင်ငယ်မျိုးဖြစ်သည်။ အခက်အလက်များပြီး အကိုင်းအခက်တို့ ကောက်ကျွေးနေတတ်သည်။ မာသောဆူးများရှိသည်။ အရွက်၏ အနားပတ်လည်တွင် ခွေးသွားစိပ်များရှိပြီး ခရမ်းရွက်နှင့် တူသည်။ အသီးအရွယ်မှာ ကုလားပဲစွဲခန့် ရှိသည်။ ခရမ်းကစော J - မျိုးရှိသည်။ ဆူးများပြီး အသီးသေးကာ မှည့်သောအခါ ဝါသောအသီးကို ကစောခါးဟုခေါ်သည်။ အခြားတစ်မျိုးမှာ အသီးအစိမ်းရောင်၊ အဖြူရောင်ရှိပြီး မှည့်သောအခါ နှိုးသည်။ အလုံးသေးပြီး အစွဲများသည်။ ချို့၊ စပ်၊ ခါး အရသာရှိသည်။ အပွင့်မှာ ခရမ်းရောင်ပွင့်သည်။ ဆေးအသုံးတွင် ကစောခါးသည် ပိုမိုအစွမ်းထက် ပါသည်။ အသီးစိမ်းမှာ အပျောက်ကြာပါသည်။ မှည့်လျှင် လိမ္မာ်ရောင် ရှိသည်။

ပေါက်ရောက်ရာအေး

မြန်မာနိုင်ငံအနဲ့အပြားတွင် ပေါက်ရောက်နိုင်သည်။

ပေါက်ရောက်ပုံ

သဘာဝအဖြစ် ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပန္တငါးပါးလုံးကို ဆေးသုံးနိုင်ပါသည်။

အနိုင်

စပ်ရှားရှား အရသာရှိသည်။ ခါးသည်။ ပူသည်။ ကြောက်လွယ်သောအခါ စပ်သည်။ ကြောက်စေသည်။ သလိပ်နှင့် လေအောက်ရှိ နိုင်သည်။ နှုတ်ကို မြိမ်စေသည်။ အဖျား၊ ပန်းနာ၊ ချောင်းဆိုးနှင့် ဝမ်မီးနံပါးကို

ပျောက်ကင်းစေသည်။ နှလုံးရောဂါ၊ ပျိုအန်နာ၊ ယားနာ၊ နှုနာတို့ကို ပျောက်ကင်းစေနိုင်သော အာနိသင်ရှိသည်။

အေးဖက်ချုံအသုံးပြုမှု

အဖျားရောဂါဖြစ်သော ဝေဒနာရှင်များအတွက် ခရမ်းကတော့သီးကို ဟင်းချိုချက်သောက်ပါက အဖျားကို လျှင်မြန်စွား ပျောက်ကင်းစေနိုင်ပါသည်။

နာတာရှည်အဖျားရောဂါ ဝေဒနာရှင်များ၊ လွှာတွင် အချိုခဲ့ရှိ၍ အရသာမပေါ် ဖြစ်နေပါက အမြစ်ကို ဖြစ်စေ၊ အသီးကို ဖြစ်စေ၊ J - မျိုး စလုံးကို ဖြစ်စေ၊ ဆားဖြင့်သွေးပြီး လွှာပွဲတပေးနိုင်ပါသည်။

အစာမကြာ၊ ရင်ပြည့်ရင်ကယ် ဖြစ်ပါက ခရမ်းကတော့မြစ် J ကျပ် င ပဲသား ကို နားနိုပူပူဇွဲးဇွဲးနှင့် ရောသောက်ပေးခြင်းဖြင့် ဝမ်းမီးတောက်ပြီး စားကောင်း လာလိမ့်မည်။ (ပရန္တိ - ခရမ်း (၅) မျိုး အမြစ်များသည် ပန်းသေ၊ အကြောသေ အတွက် အမှုန်ပြုကာ ပျားရည်ဖြင့် စားအပ်၏။)

ခရမ်းကတော့သီးကို ဆားဖြင့်ထောင်း၍ စားပေးပါက ခွဲသလိပ်များ ပေါ်စေသဖြင့် ရောင်းဆိုးခြင်းကို ပျောက်ကင်းစေနိုင်ပါသည်။ သလိပ်မရ ရောင်းဆိုးပြီးကျပ်နေသော ရင်ကျပ်၊ ပန်းနာသမားများအတွက် ခရမ်းကတော့မြစ်ကို သကြားနှင့်ကျိုချက်၍ မှန်မှန်သောက်ပေးရမည်။


ခရမ်းကတော့မြစ်ကို ရောင့်သွေး၍ သွားရင်း၍ သိပ်ပေးသော် သွားနာ သွားကိုက်ခြင်းကို ပျောက်ကင်းစေနိုင်ပါသည်။

သီးပူခြင်း၊ သီးကျင်ခြင်း၊ သီးတစ်စက်သွားခြင်းများအတွက် ခရမ်းကတော့မြစ်ကို ဆန်စေးရည်ဖြင့် သွေးကာ သကြားချိုချိုခပ်ပေးသောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

မြှေဆိပ်၊ ကင်းဆိပ်များကိုက်ပါက ပွဲ့ပါးပါးပြုတဲ့ရည်ကို သောက်ပေးခြင်း၊ အမြစ်ကို သွေးက လိမ်းပေးခြင်းဖြင့် မြှေဆိပ်၊ ကင်းဆိပ်ကို ပြုစေနိုင်သည်။

ခရမ်းကတော့ ပွဲ့ပါးပါးပြုတဲ့ရည် ၉ ကျပ်သားကို တစ်နေ့ J - ကြိမ်ကျ သောက်ပါက ပြည်တူလာသရော ရောဂါကို ပျောက်ကင်းစေပါသည်။

ခရမ်းချဉ်သီး



ခရမ်းချဉ်သီးပင်

ခရမ်းချဉ်သီး

ရုက္ခဗောအမည်

မျိုးရင်း

အခြေအစော

မြန်မာအမည်

အကိုလိပ်အမည်

ပုံသဏ္ဌာန်

ခရမ်းချဉ်ပင်၏ အရွက်များသည် တောက်တဲ့လက်ဝါးရွက်နှင့် သဏ္ဌာန်တူဖြီး အမွေးနှမား တစ်ပင်လုံးမှာပါရှိသည်။ ပင်စည်မှာ အထက်သို့ အကိုင်းများ ဖြာတွက်ပြီး အမြင့်မှာ ၃ ပေမှ ၅ ပေအထိမြင့်တက်နိုင်သည်။

ပေါက်ရောက်ရာဒေသ

မြန်မာနိုင်ငံ အနဲ့အပြားတွင် ပေါက်ရောက်နိုင်သည်။

ပေါက်ရောက်ပုံ

စိုက်ပျိုးပင်အဖြစ် လည်းကောင်း၊ သဘာဝပေါက်ပင် အဖြစ် လည်းကောင်း ပေါက်ရောက်ကြသည်။

အသုံးပြုသည့်အစိတ်အပိုင်း

အသီး

အာနိသင်

အသီးမှာ ချဉ်ချိုံး၏။ သတ္တိမှာ အေးသည်။ ဝိပါကချဉ်သည်။
ဝမ်းမီးတောက်စော်။ ခန္ဓာကိုယ်ကို ဝဖြီးစောည်။

အသုံးပြုပုံ

အရေပြားရောဂါ၍ အမာကွက်များထလာပြီး ပါးစပ်နှင့် မေးရီးများ နာကျင်လျက်၊ သွားမှ သွေးယိုစီးသောအခါ ခရမ်းချဉ်သီး နိနိုက် အရည်ညွစ်ပါ။ ငင်းအရည်ကို တစ်နေ့လျှင် လေးကြိမ်မျှ သောက်ပေးပါက အရေပြားရောဂါမှ ပျောက်ကင်းစေပါသည်။

ခရမ်းချဉ်သီး မှည့်နိနိ၏ အရည်ကိုညွစ်၍ နံနက်တစ်ကြိမ် । ဉာဏ်တစ်ကြိမ်
သောက်ပေးပါက အားကုန်ခန်းခြင်းရောဂါမှ ကင်းဝေးကာ ဝမ်းမီးတောက်၍
စားကောင်းအိပ်ပျော်ဖော်သည်။

မျက်စိအမြင်အားနည်းခြင်း၊ ကြက်မျက်သင့်ခြင်း စသော ရောဂါတို့
ခရမ်းချဉ်သီးအရည်ကို သောက်ပေးပါ။ ပျောက်ကင်းပါလိမ့်မည်။


လျှောပေါ်တွင် အဖြူအရိအချွဲများစွဲကပ်၍ ခံတွင်းပျက်နေပါက ခရမ်းချဉ်သီး
မှည့် အရေကို သိန္တာအနည်းငယ်ထည့်၍ သောက်ပါက ခုံတွင်းလိုက်၍
စားကောင်းလာလိမ့်မည်။

ခရမ်းချဉ်သီးကို သကြား၊ ထန်းလျက်ဖြင့် ယိုပြု၍ လည်းကောင်း၊
ဖုတ်သုပ်စားခြင်းဖြင့် လည်းကောင်း၊ ကြက်သွန်ဖြူ။ ငရှတ်သီးတို့ဖြင့် ခရမ်းချဉ်၊
အချဉ်ရေအဖြစ် လည်းကောင်း သုံးစွဲကြသည်။ ခရမ်းချဉ်သီး အစိမ်းသည်
တော်သည်းခြေကြိုက်ဖြစ်သည်။ အမှည့်သည် အာပေါသည်းခြေကြိုက်ဖြစ်၍
အညီကြောက်သူ၊ ခံတွင်းပျက်သူများ မိုးပါပသာဒသရပ်ကို ကြည်လင်
ကောင်းမွန်စေသည်။

ငင်းအပြင် ခရမ်းချဉ်သီးကို ဟင်းလျာအဖြစ် လည်းကောင်း၊ ကြော်ချက်
စားခြင်း၊ ငါးပါချက်ချက်စားခြင်း စသည်ဖြင့် လည်းကောင်း နှစ်သက်
သလိုပြုပြင် စားသောက်ခြင်းဖြင့် ခံတွင်းလိုက်ပြီး နှုတ်မြိမ်းကာ ခွန်အားတိုးပွား
စေသော ဟင်းလျာတစ်မယ် လည်းဖြစ်ပါသည်။

ခရမ်းချဉ်သီးအမှည့်ကို ဆားနှင့်တို့စားပါက စမြင်းဒေါသကြေခြင်း၊
ဝမ်းမှန်ခြင်း၊ လေသက်ခြင်းကို ဖြစ်ဖော်သည်။

ခပဲသီး



ခပဲသီးပင်

ခင်သီး

ရုက္ခာဖေဒအမည်	- Luffa acutangula, Roxb cucumis
မျိုးရင်း	- CUCURBITACEAE
အခေါ်အဝေါ်	-
မြန်မာအမည်	- ခင်သီး (အချို့) ခင်သီး (အခါး)
အကိုလိပ်အမည်	- SHARP CORNER CUCUMBER

ပုံသဏ္ဌာန်

ခင်သီးသည် အချို့မျိုး၊ အခါးမျိုးဟူ၍ နှစ်မျိုးစလုံးနှစ်ပင်များ ဖြစ်ကြသည်။ အချက်ကလေးများမှာ (၅) ခုသောထောင့်စွန်းများ ထွက်နေတတ်သည်။ အပွင့်မှာ အဝါရောင်ရှိပြီး အသီးတွင် အမြဲ့မြဲ (ကောင်း) ရှည်များ အလျားလိုက်တည် ရှိသည်။

ပေါက်ရောက်ရာအေသာ

မြန်မာနိုင်ငံ အနဲ့အပြားတွင် ပေါက်ရောက်နိုင်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပဋိဌားပါးလုံး သုံးသည်။

အာနိသင်

ချို့၏။ အေး၏။ ပိုပါကချို့၏။ ဝမ်းမီးတောက်စေပြီး နှုတ်ကို မြိမ်စေသည်။ ခွန်အားတိုး၍ သုတ်ကို ပွားစေသည်။ ပူသော အေသာမှာ စားသုံးပါက ရောက်ပြပြီး ချွေးထွက်စေပါသည်။ ခင်သီး အခါးမှာ အဖျားနှင့် ခံတွင်းပျက်သူများ အလွန် သင့်မြတ်ပါသည်။ အစွဲမှာ နာတာရှည် ငှက်ဖျား ကိုပင် ပျောက်စေ၏။

အသုံးဝင်ပုံ

ခင်သီးသိမ်း၏ သတ္တာရှည်ကို ခပ်ပေးခြင်း၊ လိမ်းပေးခြင်းဖြင့် မျက်စိတွင် အဖွဲ့ပေါက်ခြင်း၊ မျက်စိစွဲခြင်း၊ ရောဂါများမှ သက်သာစေပါသည်။ ခင်စွဲကို

အမှန်ပြ၍ မီးဖြင့်စွေးစွေးပူအောင် လုပ်ကာ ခန္ဓာကိုယ်အပြင်မှ လိမ်းပေးခြင်းဖြင့်
သရက်ရွက်ရောင် ရောဂါကို ပျောက်ကင်းစေပါသည်။

သွေးမြင်းသရိုက်ရောဂါ၊ အနုဂွက်ရောဂါများဖြစ်သော် အစောကို သွေး၍
ရေအေးနှင့် လူးပေးပါက ပျောက်ကင်းစေပါသည်။

ခဲ့ခါး၏အသားကို ရေနှင့်သွေး၍ တိုက်ပေးပါက ခွေးကိုက်ခြင်းကြောင့်
ဖြစ်သော အဆိပ်ကို ပြောစေပါသည်။

ခဲ့ (ခါး) သီးခြားကို အမှန်ထောင်း၍ နှစ်းနှင့်သော် လည်းကောင်း၊
အမှန်သက်သက်ဖြင့် သော်လည်းကောင်း၊ မြင်းသရိုက်၊ လိပ်ခေါင်းတို့ကို
သုတေသနိုင်းပေးခြင်းဖြင့် ရက်အနည်းအင်ယံအတွင်း ကြွေကျ ပျောက်ကင်း
စေနိုင်ပါသည်။

ခဲ့ (ခါး) အသီးနှင့်အစောကို ရှူးပေးသော် နှာခေါင်း၌ နာကျင်ကိုက်ခဲ့ခြင်းကို
ပျောက်ကင်းစေနိုင်ပါသည်။ အပွင့်သည် ပါးစပ်နှုံးမကောင်းခြင်းကို
ပယ်ဖျောက်နိုင်သည်။

ခဲ့ညွန့်ကို ဟင်းချက်ခြင်း၊ ကြော်ချက်စားခြင်းဖြင့် ခံတွင်းပျက်နာကို
ကောင်းစေပါသည်။ ခဲ့ (ခါး) သီးကို ကြော်ချက်စားခြင်း၊ ခဲ့သီးကို
အခြားကို အမှန်ပြ၍ တစ်ခါလောက် ကော်ပီးခြော်တစ်ခြော် တစ်နှဲ (၃)
ကြိမ်သောက်ပေးပါက သီးချို့ကျစေပါသည်။ နာတာရှည် ငှက်များ
ဝေအာရုံးများလည်း အသုံးပြုနိုင်ပါသည်။

ခဲ့အချို့သီးနှာသည် အချို့စာတ်အလွန်များ၍ သွေးချို့၊ သီးချို့ မသင့်ပါ။
ခဲ့ (ချို့) သည် များများစားပါက ရင်ပြည့်စေပါသည်။

ချဉ်စော်ကားသီးပင်



ချဉ်စော်ကားသီးပင်

ချဉ်စောကားသီးပင်

ရုက္ခဗေဒအမည်	- <i>Cyndonia cathayensis</i> Hemsl.
မြို့ဌာန်:	- ROSACEAE
အခေါ်အတော်	-
မြန်မာအမည်	- ချဉ်စောကားသီး
ရှစ်ဦးအမည်	- မေဝါယ်

ပုံသဏ္ဌာန်

ပင်စည်မှတွက်သော အကိုင်းများတွင် ၁/၂ လကမမျှ ချွှန်ထက်သော ဆူးများ ရှိသည်။ ရင့်သော ပင်စည်တွင် ဆူးများတုံးသွားကြသည်။ အကိုင်းများသည် ဖြာ၍ ပျော့ပျောင်းကြသည်။

အရွယ် ၁ လက်မခန့်ရှိသော ဘဲဥပုံး အရွှက်စိမ်များ ဖြစ်သည်။ အရွှက်မှာ အသီးနှက့်သို့ မာကျားပြောင်တင်းသည်။

အပွင့်မှာနှစ်ရှုံး ပွင့်ဖတ် ၄ - ၅ မီလီသာရှိသော အပွင့်ကလေးများ ဖြစ်သည်။ တစ်ပွင့်ခြင်း၊ ၃-၄ စသည်ဖြင့် ပွင့်တတ်ကြသည်။ ဇွန်ဝါရီ၊ ဖေဖော်ဝါရီလ များတွင် ပွင့်တတ်ကြသည်။

အသီးတွင် မာကျားရှုံး ပါးလွှာသောအခွဲဖြင့် ဖုံးလွှမ်းထားသည်။ အသီးမှာ ဘဲဥပုံးလျားလျားဖြစ်ပြီး အသားသည် နှီးညံ့သိပ်သည်း၍ အရည်ချမ်းသည်။ ချဉ်သောအရသာ ရှိသည်။ မွေးကြိုင်သော ရန်းရှိသည်။ အောက်တိုဘာလ၊ နိုဝင်ဘာလလောက်တွင် ရင့်မှည့်ကြပါသည်။

ပေါက်ရောက်ရာအော်

အလွန်အေးသော ကုန်းမြင့်အေားတွင် ပေါက်ရောက်သည်။

အရွယ်ပမာဏ

ပေါမှ ၁၂ ပေထိခန့်ရှုည်လျားသော ပင်လတ်၊ ပင်စည်မြို့ဌာန်းဖြစ်သည်။ ပင်စည်မှ အကိုင်းများ ဖြာထွက်ကြသည်။

အသုံးဝင်ပုံ

ချဉ်စောကားသီးသည် ဆေးဖက်ဝင်အသီးတစ်မြို့ဌာန်းဖြစ်သည်။ ရေးလူကြီးများ တောင်ပေါ်အေားလှုမြို့ဌာန်း၏ ရေလဲသုံးသော အဖိုးတန် ဆေးဖက်ဝင် အသီးဖြစ်သည်။ အသီးရင့်မှည့်လာပါက ပါးလွှာသော အခွဲမှာလေးအား

ဖြည့်ညွှန်စွာ စားဖြင့် ပါးလွှာလိုးဖြတ်ပါ။ ပြီးလျှင် ဆားအနည်းငယ်နှင့် ပျားရည် (သို့) သကြား သင့်ရုံးထည်ပြီး တစ်ရက်ခန့် နှပ်ထားပါ။ ပြီးလျှင် တစ်ပြားမှနှစ်ပြား တစ်နေ့ (၃) ကြိမ်မျှ စားပေးခြင်းဖြင့် လေထိုး လေအောင့်ခြင်းကို သက်သာဖော်ပြီး၊ အစာကြေ ရင်ချောင်စေနိုင်ပါသည်။ ချင်းပါးပါးသေးငယ်စွာ လိုးထည့်ပါက ပိုမို၍ အရသာကောင်းမွန်စေနိုင်ပါသည်။ အသံကို ကြည့်လင်စေပါသည်။ ရှေးရှိုးရာလူကြီးများ ဆေးဆရာကြီးများ၏ အဆိုအရ -

ချဉ်စော်ကားသီးကို ပါးပါးလိုး၍ ဝက်သားဖြင့်ချက်စားခြင်းဖြင့် ဝက်သားနှင့် မတည့်သော သူများအတွက် အန္တရာယ်ကင်းစွာဖြင့် စားစေနိုင်ပါသည်။

အဆီများသော ငါးများဖြင့်လည်း ချက်စားနိုင်ပါသည်။ ကြက်၊ ဘဲများဖြင့် ချက်စားလျှင်လည်း လွန်စွာအရသာ ရှိပါသည်။

သွေးတိုးသောသူများ၊ နှလုံးအဆီ ပိတ်နေသူများ၊ အဆီများသူများ၊ အသည်းရောဂါဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူများကို အထက်ဖော်ပြပါနည်းဖြင့် ပါးပါးလိုး၍ သကြား (သို့) ပျားရည်ဖြင့်စီမံ၍ စားပေးခြင်းဖြင့် ရောဂါများ သက်သာဖော်ပြီး သက်ရှည်ကျွန်းမာစေပါသည်။

တိုင်းရင်းဆေးပညာ အလိုအရ - တော်ဝောတ်၊ ပထဝိဓာတ်နှင့် အာပေါဓာတ်ကြွယ်ဝ ဝါယောဓာတ်ကို ပို့ဆောင်ပေးနိုင်သော ကြောင့် အာယုဝယ် သက်ရှည်ကျွန်းမာစေသော အသီး ဖြစ်ပါသည်။

စွယ်တော်ပင်



စွယ်တော်ပင်

စွယ်တော်ပင်

ရုက္ခဗ္ဗာအမည်

- Bauhinia Sp -

မျိုးရင်း

- CAESALPINIACEAE

အခေါ်အဝေါ်

မြန်မာအမည်

- စွယ်တော်

ပုံသဏ္ဌာန်

ချုပ်ယောင်ပင်မျိုးဖြစ်၍ အရွက်မှာ ၃ လက်မမှ ၆လက်မထိရှိသည်။ နှစ်ရွက်
ပူးနေသကဲ့သို့ရှိပြီး အရင်းပိုင်း၍ အဖျားတွင် အချိုင့်ရှိသည်။ ရွက်ပေါ်တို့သည်
ရွက်ရင်းမှရွက်ဖျားထိ တစ်ဖက်သုံးချောင်း ခွလျက်ရှိသည်။

အပွင့်သည် ပွင့်ဖက်လွှာ ၅ - ၉အတွင်းမှ ဝတ်ဆုံးများဖြင့် လျပစွာပွင့်သည်။
အပွင့်ရောင်ကို လိုက်၍ စွယ်တော်၊ အဖြူ၊ အနီး၊ အဝါး၊ ခြဲခြားခေါ်ခေါ်
ကြသည်။ အပင်ပုံစံမှာ အတူတူပင်ဖြစ်သည်။

ပေါက်ရောက်ရာအော်

မြန်မာနိုင်း အနှံးအပြားတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ

စိုက်ပိုးပင်အဖြစ် စိုက်ပိုးကြသည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပွဲ့ပေါ်ပါးလုံး အသုံးဝင်သည်.

အာနိသင်

စွယ်တော်ရွက်သည် ဟင်းရွက်မျိုးတွင် အမြတ်ဆုံးဖြစ်သည်။ ဉားသား
ခန်းခြားရောက်သောရောဂါ၊ ကြိုဒေါသနာ၊ မုတ္တတိတိနာ၊ သလိပ်နာ၊ ကိုယ်ပူနာ၊
လေနာတို့ကို နိုင်သည်။ စွယ်တော်ပွင့်ဖြူသည် ငန်၊ ချို့သောအရသာ ရှိ၏။
ဝမ်းမီးကို ချုပ်စေ၏။ နှုတ်ကိုမြန်စေ၏။ အဆီအစေးကင်း၏။ ဉားဖောက်
ပြန်သော အနာ၊ ထိခိုက်ဒက်နာ၊ ချောင်းဆိုးနာ၊ သည်းခြားနာ၊ ပန်းနာတို့ကို
နိုင်၏။ အဖြူပါင့်သည် အနီးပွင့်နှင့် ဂုဏ်ထူးပိသေသချင်း အနည်းသယ်
ကွဲလွှဲခြင်းမှ တစ်ပါးအတူတူ ပင်ဖြစ်သည်။

အသုံးပြုပုံ

စွယ်တော်ချက်နှမားကို ဟင်းချိုချက်သောက်၍ လည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း၊ စားသုံးနိုင်သည်။ အပူကိုဖြမ်းစေခြင်း နှလုံးကို အားရှိစေခြင်း၊ အိပ်ပျော်စေခြင်းအကျိုးများ ရရှိနိုင်သည်။

စွယ်တော်အနီသည် အေးဖန်၍ ဝမ်းမီးတောက်စေသည်။ ဝမ်းချုပ်စေ တတ်၏။ သလိပ်နာ၊ လေနာကို နိုင်၏။ အဝါပွင့်သည် ဖန်၏။ မှတ္တာကိုတ်နာကို နိုင်၏။ စွယ်တော်အငယ်မျိုးသည် တိုဒေါသန၊ ဦးခေါင်း၌ ပေါက်သော အနာတိုကိုနိုင်၏။ နိုရည်ကို ပွားစေတတ်၏။

အသုံးပြုပုံ

စွယ်တော်ပန်းဖြူကို ပြတ်သောက်ပါက ဆီးနည်းခြင်း၊ အသည်းရောင်၊ အသားဝါဖြစ်ခြင်းစသည့် ရောဂါများတွင် အလွန်အသုံးဝင်ပါသည်။

စွယ်တော်ခရမ်း ပန်းရောင်ပွင့်မှာ သွေးအညွစ်အကြော်းကို ပယ်စွန်နိုင်သော သွေးရှိရှိခြင်းကြောင့် အမျိုးသမီးများ သွေးဆုံးမီးယပ်နှင့် ပတ်သက်သည် ရောဂါများအတွက် အလွန်အသုံးဝင်သည်။ အညွန်များကို ဟင်းချိုး အဖြစ် လည်းကောင်း၊ ကျိုချက်သောက်ခြင်းဖြင့် လည်းကောင်း၊ သွေးအညွစ်အကြော်းကို စင်းစင်းရှု အသက်ရှည် ကျန်းမာစေပါသည်။

စွယ်တော်ဉာဏ်ပြတ်ရည်ကို သောက်ပေးခြင်းဖြင့် အဆစ်ရောင်ကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးအနယ်ကျျှခြင်းတို့ကို သက်သာပျောက်ကင်း စေပါသည်။ ပေါက်ပွင့်ဖြစ်လည်း ရောစပ် သောက်သုံးနိုင်ပါသည်။

စွယ်တော်မြစ်ကို ပြတ်သောက်ပါက ဆီးရောင်းနာကျင်ခြင်း၊ ကိုက်ခဲခြင်း ပျောက်ကင်း၏။ ရောက်ခြင်း ကိုပယ်၍ ထံကျင်ခြင်းကို ကာကွယ်နိုင်၏။ တေဘေပျက်၍ အောက်ပိုင်းလျောင်းညာ ကိုက်ခဲခြင်းကို သက်သာ ပျောက်ကင်း စေသော တန်ခိုးကြီးမားသည့် ဆေးပင်တစ်ပင် ဖြစ်ပါသည်။

ဆင်နှာမောင်း



ဆင်နှာမောင်းပင်



ဆင်နှာမောင်း

ရုက္ခဗ္ဗာအမည်

- *Heliotropium indicum* Linn.

မျိုးရင်း

- BORAGINACEAE

အခေါ်အဝေါ်

မြန်မာအမည်

- ဆင်နှာမောင်းပင်

အက်လိပ်အမည်

- HEKIOTROPF

ပုံသဏ္ဌာန်

အမြင့်တစ်ထောင်ကျော်ကျော်ခန့်မြင့်ပြီး အုပ်စုလိုက်ပေါက်တတ်သော
ပင်ငယ်မျိုးဖြစ်သည်။ အပွင့်သည် အခက်ထိပ်တွင် အစုလိုက်ပွင့်သည်။ အပါင့်မှာ
အဖြူရောက်နှင့် ခရမ်းရောင် ပျော့ပျော့ရှိသည်။ ပွင့်တံ့မှာ ဆင်နှာမောင်းနှင့်
သဏ္ဌာန်တူသည်။ ဆင်နှာမောင်းတွင် ဆင်နှာမောင်းကြီးနှင့် ဆင်နှာ မောင်းငယ်
ဟူ၍ နှစ်မျိုးရှိသည်။

ပေါက်ရောက်ရာဒေသ

မြန်မာနိုင်ငံ အနဲ့အပြားတွင် သဘာဝပေါက်ပင် အဖြစ် အများဆုံး

တွေ့ရှိနိုင်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပဋိငါးပါး (တစ်ပင်လုံး) ကို ဆေးသုံးနိုင်သည်။

အာနိသင်

အေးချုပါးသော အရသာရှိသည်။ အဖျားရောဂါကို ပျောက်ကင်းစေနိုင်သည်။
နာကျင်ကိုက်ခဲခြင်းကို သက်သာစေသည်။ ဆီးကို ကောင်းမွန်စေသည်။
အသားနှုကို အမြန်တက်စေသော အာနိသင်ရှိသည်။ အဖောအရောင်ကို ကျစေ
သည်။

အသုံးပြုပုံ

ရတ်တရက်ထိခိုက် ဒက်ရာဖြစ်ပါက အရွက်ကို ရေစင်အောင်ဆေးကာ အရည်သျုစ်ပြီး အနာပေါ်ထည့်ပေးနိုင်ပါသည်။ အရွက်ဖတ်ကိုလည်း အုံပေးနိုင်သည်။

ထိခိုက်မိ၍ ရောင်တင်းနေသော အနာများကို အရွက်ကို ထုထောင်းပြီး ပတ်တီးစည်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေ နိုင်ပါသည်။

ဆင်နှာမောင်းပင် ပွဲဗီးပါးလုံး ရေစင်စွာဆေးပြီး ၃ ခွက် ၁ ခွက်တင်ပြုတ်၍ သောက်ပေးပါက ဆီးကို ကောင်းမွန်ဖော်ပါသည်။ ဆီးထဲသွေးပါ သူများအတွက် အထူးကောင်းမွန်သည်။ အပူကြောင့်ဖြစ်သော မျက်ရည်ယိုခြင်းနှင့် မျက်ခံရောင်ခြင်းတို့တွင် အရွက်သတ္တရည်ကို လိမ်းပေးပါက သက်သာ ပျောက်ကင်း စေနိုင်ပါသည်။

ဆင်နှာမောင်းသည် ဝမ်းကိုအနည်းငယ် သက်စေပြီး ဆီးကို ကောင်းမွန် စေနိုင်ပါသည်။ ဆီးဝမ်းချုပ်သူများ စားသုံးပေးနိုင်ပါသည်။

အနာပေါက်ရောဂါအတွက် အနာပြည်တည်ရှုန်း လိုအပ်နေပါက ဆင်နှာမောင်းအရွက်ကို သတ္တရည်ညွစ်ပြီးလိမ်းပေး ပတ်တီးစည်းပေးခြင်းဖြင့် ပြည်များစွာတွက်ကာ အနာကိုမျည့်လွယ်ဖော်ပါသည်။ ပြုတ်ရည်ဖြင့် ချွေးအောင်းပါ က အဖောကျဖော်ပါသည်။

ဆင်နှာမောင်းပင်ကို ပြုတ်၍ လက်ဖက်ရည်သဖွယ် သောက်ပေးပါက ဆီးချို့ရောဂါကို ထိန်းထားနိုင်ပါသည်။

ခုနာ၊ ပြည်တည်နာများတော် ဆင်နှာမောင်းပင်ကို ပြာချုပြီး ငှင့်ပြာကို အုန်းဆီနှင့် ဖော်လိမ်းပေးရသည်။

ဆင်နှာမောင်းပင်ကို ရှုက္ခမူ ဆားပြုလုပ်၍ အခြားဆေးဖက်များနှင့် တွဲဖက်၍ သုံးစွဲပေးပါက အာနိသင်ကို ပိုမိုထက် မြက်ဖော်ပါသည်။

မှတ်ချက်

ဆင်နှာမောင်းပင်သည် အသည်းကို ထိခိုက်စေသေဖြင့် ချင့်ချိန် သုံးစွဲသင့်ပါသည်။

ဆင်နှာမောင်းပင်သည် အသည်း၏ လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သော သတ္တိရှိ၍ အသည်းရောဂါရိသူများ သုံးစွဲရန်မသင့်ပါ။

ထောပတ်သီးပင်



ထောပတ်သီးပင်

ထောပတ်သီးပင်

ရုက်ခေါ်အမည်	- <i>Persea gratissima</i> Gaertn
မျိုးရင်း	- LAURACEAE
အခေါ်အဝေါ	
မြန်မာအမည်	- ထောပတ်သီး
အင်လတ်အမည်	- AVOCADO PEAR, ALLIGATOR PEAE

ပုံသဏ္ဌာန်

အပင်သည် အမြဲစိမ်းပင်ဖြစ်သည်။ ပင်စဉ်လုံးဝိုင်း၍ ပင်လတ်မျိုးဖြစ်သည်။ အကိုင်းများ ဖြာထွက်သည်။

အရွက်မှာ ရွက်ထီးဖြစ်သည်။ ရွက်နားညီ၍ ရွက်ထိပ်ချွန်သည်။ အပွင့်ပန်းခိုင်မှာ အစုလိုက်ဖြုတွက်သည်။ အပွင့်မှာသေးငယ်။

အသီးမှာ ရှည်များများဘဲပုံ (သို့) လုံးဝိုင်းပုံဖြစ်သည်။ အရောင်မှာ အစိမ်းပုပ်ရင့်ရောင်နှင့် အမဲရောင်ဟူ၍ နှစ်မျိုးရှိသည်။ အခွဲမှာ အသင့်အတင့် မာသည်။ တစေ့သီးဖြစ်သည်။ မှည့်သောအခါ အတွင်းသားသည် ထောပတ်ကဲ့သို့ ဝါသောအရောင်ရှိသည်။ အဖော့သည် လုံးဝိုင်း၍ မာသည်။

ပေါက်ရောက်ရာအေးသ

ရှမ်းပြည်နယ်တောင်တန်း အေးမြသော ရာသီဥတုရှိသည့် အသများတွင် ပေါက်ကြသည်။

ပေါက်ရောက်ပုံ

စိုက်ပျိုးပင်အဖြစ် လည်းကောင်း၊ သဘာဝပေါက်ပင်အဖြစ် လည်းကောင်း၊ ပေါက်ရောက်နိုင်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

အသီး၊ အသား

အာနိသင်

အေး၊ ချို့၊ ဆိုင့်၊ ဖန်သောအရသာရှိ၏။ မှည့်လျှင် ချို့ဆိုင့်အရသာ ပို့သောကြောင့် အပူလွှန်ကဲခြင်း၊ သွေးသားခြာက်ခန်းခြင်းစသည့် သွေးပူ၊ သွေးဆူ၊ ရုပ်ပိန်စသည့် စောနာများနှင့် သင့်တော်သည်။

အသုံးပြုပုံ

အသီးမှည့်၏ အသားကို အများဆုံးအသုံး ပြုသည်။ အသီးမှည့်တွင် အေး၊ ချို့၊ ဆိမ့်အရသာသည် သို့ဟုပြုလောက်ခြင်း၏ ဖြစ်ပြုလာနစာတ် အရသာဖြစ်သည့် အသား၊ အရှုံး၊ အရေထူ၊ အရေပါးနှင့် ကြွက်သားတို့၏ ခန်းခြောက်ခြင်း၊ ပူလောင်ခြင်းခြင်းနှင့် ပတ်သက်သည့် ရောဂါများအတွက် လွန်စွာ သင့်လျော်သည်။

ဒါဟာဟုခေါ်သော တေဇာဓာတ်လောင်ခြင်းကို တားမြစ်စေသည်။ ယုတ်လျော့စေသည်ဟု ကျမ်းစာများအရ အဆိုရှိပါသည်။ ထိုကြောင့် သွေးဆူ၊ သွေးပူခြင်း၊ ရှင်ပိန်လွယ်ခြင်း၊ ရှင်ကျလွယ်ခြင်းတို့ကို ကာကွယ်ပေးသည်။

ချွေးထွက်ညီစေသည်။ အသားအရေကို စို့ပြောစေသည်။ (ပွေး၊ ညင်း၊ တင်းတိပ်) စသော အရေပြား ရောဂါများကို ကာကွယ်နိုင်သည်။

အဆုတ်နှင့်ပတ်သက်သည့် ရောဂါများ၊ တို့ဘို့ရောဂါများဖြစ်၍ အသားအရေ ညစ်ညမ်းခန်းခြောက် နေသူများ စားသုံးလျှင် လွန်စွာသင့်တော်ပါသည်။

နွားနှီးကိုသောက်လျှင် ဖွဲ့စည်းအာပေါကို ဖြစ်စေနိုင်၏။ သို့သော် နွားနှီး ထောပတ်သီး ရော၍သောက်လျှင် ချွေးကိုရစေ၏။ ကျန်းမာစေ၏။ ကြက်ဥအကာ၊ သကြားတို့နှင့် ထောပတ်သီးကို ရောစားပါက အဆုတ်တို့ဘို့ကို သက်သာစေပြီး အဆုတ်အားပြည့် စေပါသည်။

အသားအရေ ချောမွတ်စေလိုလျှင် ငှင်းအသားမှည့်နှင့် ဒိန်ချဉ်ရောစပ်၍ ပွဲတ်တို့က်ပေးပါ။ ငှင်းနောက် ရောချိုးပေးပါက ချောမွတ်သန့်စင်သော အသားအရေကို ရရှိစေပါသည်။

အထူးသဖြင့် ကလေးများ၊ သက်ကြီးဆွယ်အိများ၊ ရေားဂါရိသူများ အတွက် အာဟာရပြည့်ဝစေသော အစားအစာ အသီးတစ်မျိုးဖြစ်ပါသည်။

ထောပတ်သီးတွင်ပါဝင်သည့် အာဟာရတန်ဖိုးများ

- | | | |
|------------------|--------------|-------------|
| 1. Protein | (အသားခါတ်) | - 1.2 gm% |
| 2. Fat | (အဆီခါတ်) | - 10.17 gm% |
| 3. Moisture | (ရေခါတ်) | - 76.5gm% |
| 4. Mineral / ASH | (သတ္တုခါတ်) | - 0.65 gm% |
| 5. Carbohydrate | (ကဆီခါတ်) | - 11.58 gm% |
| 6. Calory | (အင်အားခါတ်) | - 142.65gm% |

အထက်ပါခါတ်ခွဲ အဖြေများသည် ထောပတ်သီးမှုညွှန်စုံအနိုင် (100 gm)
တွင်ပါဝင်မှုကို တိုင်းတာထားခြင်း ဖြစ်ပါတယ်။

ထန်းပင်



ထန်းပင်

ထန်းပင်

ရှုက္ခလေအမည်	- Borassus flabellifer Linn.
မျိုးရင်း	- PALMACEAE
အခေါ်အတော်	-
မြန်မာအမည်	- ထန်းပင်
အဂံလိပ်အမည်	- PALMYRAPALM
မွန်/ရှမ်းအမည်	- TAN

ပုံသဏ္ဌာန်

ထန်းပင်သည် အဖိုအမ နှစ်မျိုးရှိသည်။ ထန်းနှီးသာထွက်ပြီး အသီးမသီးသည့်အပင်မျိုးနှင့်၊ အသီးသီးသည် အပင်မျိုးဟူ၍ ဖြစ်သည်။ နှစ်ပင်စလုံးမှ ထန်းရည်ထွက်ရှိသည်။ ပင်လုံးဖြောင့်ပြီး မတ်မတ် ထောင်တက် တတ်သည်။

အပင်၏ထိပ်ဖျားမှ အရွက်များ အဆင့်ဆင့်ထွက်ပြီး အပင်မြင့်တက်လေ ရှိသည်။ ရွက်ကြောများထင်ရှားသည်။ ရိုက်လက်တံပါရှိပြီး ပျော်ပြောင်းကြ ခိုင်သည်။

ထန်းဖိုပင်၏ ထန်းနှီးများမှ အပွင့်များပွင့်သည်။ နွဲဦးတွင် ထန်းနှီးများ ထွက်လေ့ရှိပြီး ထိုထန်းနှီးများမှ ထန်းရည်များထွက်သည်။ အမပင်မှ အသီးများ သီးသည်။ အသီး၏ အညာမှ ထန်းရည်များထွက်သည်။

ပေါက်ရောက်ရာဒေသ

မြန်မာနိုင်ငံအနဲ့အပြားတွင် ပေါက်ရောက်သည်။ အပူးပိုင်းဒေသတွင် ပိုမိုပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပွဲငါးပါးလုံး အသုံးပြုသည်။

အာနိသင်

ထန်းပင်တစ်ပင်လုံးတွင် ပစ္စတောတ်ငါးပါး စုပေါင်းနေ၏။ အရသာ အနေဖြင့် ငါးမှထွက်သော အစိတ်အပိုင်းအားလော်စွာ ဖြစ်၍ အကျိုးအာနိသင် လည်း ကွဲပြားကြသည်။ ထိုကြောင့် ခွဲမြား၍ ဖော်ပြခြင်းဖြစ်သည်။

ထန်းသီးစိမ်း - အေး၏။ ချိ၏။ အကာဖန်၏။ ဆိမ့်၏။
နှလုင်ကြလွယ်၏။ ရင့်လျှင်ကြခဲ၏။ လေကိုချုပ်စေ၏။ အနည်းငယ်
မူးယစ်စေ၏။ ဆီးဝမ်းကို ရွှေ့စေ၏။ ပန်းနာ၊ သွေးအန်၊ သွေးကျရောဂါများ
ပျောက်စေနိုင်၏။

ထန်းသီးမှည့် - ကြခဲ၏။ အားကို ဖြစ်စေ၏။ ဆီးနှင့်သုတ်ကို ပွားစေ၏။
ကျင်ကြီးကို ချုပ်စေ၏။

ထန်းရည် - ချိ၏။ ကြခဲ၏။ ဆီးကို များစေ၏။ ဆီးအိမ်ကို
သန်းရှင်းစေ၏။ အိမ်ပျော်စေ၏။ မူးဝေစေတတ်၏။

ထန်းရည်ချဉ်၊ ထန်းရေခါးသည် သည်းခြေအပူရှိန်များစေ၏။ ပို၍ မူးဝေ
စေ၏။ အစာကြေ၏။ လေနိုင်၏။ ဆီးအောင့်ဆီးပူ ရောဂါရှိသူများ၊ သွေးလေး၊
သွေးတက်၊ အပ်စက်မှုများ သူတို့နှင့် သင့်တော်၏။ ချိပြင်းခါး၊ ချုပ်ပြင်း၊
အချို့သက်သက်ကို ၃ - မျိုးခွဲယူပါ။ အချို့သည် ကြကျက်ခဲ၏။ အိပ်ပျော်စေ၏။
ချိပြင်းခါးသည် အစာကို ကြကျက်စေ၏။ အအိမ်များသောသူများ
ပယ်ဖျက်တတ်၏။

ထန်းပင်မြစ် - ဆိမ့်၏။ ခါး၏။ အနည်းငယ်ဖန်၏။ လေကို နိုင်၏။ အားနှင့်
တက္က သုက်ကို ပွားစေ၏။

ထန်းမြစ် - (ထန်းသီး၏ အပင်ပေါက်) ဆိမ့်၏။ ခါး၏။ ဝမ်းမီးတောာက်၏။
နှုတ်မြို့နှင့်စေ၏။ အသက်ရှည်စေ၏။ လေရောဂါများကို ပျောက်စေ၏။

ထန်းဆံချည်ထွေးသည် ချိအေး၏။ နှုတ်ကို မြို့နှင့်စေ၏။ ဆီးရွှေ့စေ၏။
ပိုးနာနှင့် လေနာမျိုးကို နိုင်၏။ ထန်းဦးနှောက်သည် (ထန်းပင် ခေါင်းမှ
ရသောအန်) ငှုံးကို နားခေါင်းဟုခေါ်၏။ ဆိမ့်၏။ ချိ၏။ ခါးသက်သက်ရှိ၏။
အားကို လွှာနွားဖြစ်စေ၏။ အသက်ကို ရှည်စေ၏။ ငှုံးထန်းဦးနှောက်ကို
အမှန်ပြုပြီး ပျားရည်နှင့်တော်၍ အသက်ရှည်အားတိုးဆေးအဖြစ် အသုံးပြုကြ၏။

ထန်းနှုတ်သည် ချိဖန်အရသာရှိ၏။ အဆိပ်ကိုနိုင်၏။ အစာမကြ၊ လေရောဂါ
ဝဲဒက်နာများကိုနိုင်၏။ ဆေးအဖြစ် ပြာချုပ် လည်းကောင်း၊ ဆားချက်၍
လည်းကောင်း သုံးရ၏။

အသုံးပြုဖို့

ဆီးပူ၊ ဆီးအောင့်၊ ဆီးနည်းရောဂါများအတွက် လတ်ဆတ်သော ထန်းရည်ကို သောက်ပေးပါက ရေဖျဉ်းရောဂါ သက်သာ ပျောက်ကင်းစေပါသည်။

ထန်းခွဲက်ကို ပြာကျအောင်ပြု၍ ငင်းပြာ ၁ ပဲသား၊ ရှိန်းခိုး ၁ ပဲသား၊ ထမင်းရည် အကြမ်းပန်းကန်လုံး ၃ လုံးနှင့် ရော၍ သောက်ပါက အဆီတိုးရောဂါကို သက်သာစေပါသည်။

ပန်းနာ၊ သွေးအန်သွေးကျရောဂါအတိအက် ထန်းသီးနှုအစိမ်းကို အဖန်ဓာတ်ပါသော အပေါ်ယံအခွဲများ ဖယ်ခြား၍ ဓားနှင့်ပါးပါးလိုးပြီး သကြားနှင့် ရောစားပေးပါက သက်သာ ပျောက်ကင်းစေပါသည်။


အစာမကြေလေရောဂါနှင့် သွေးအားနည်းရောဂါအတွက် ထန်းပင်မြစ်ကို မီးဖုတ်၍ လည်းကောင်း၊ ပြုတ်၍ လည်းကောင်း၊ ဆားနှင့် တို့စားပေးရ၏။

ဒဏ်နာ၊ ပဲနာ၊ ယားနာတို့ကို ထန်းနှီးခြားက်ကို ပြာချ၍ အုန်းဆီနှင့် လိမ်းပေးပါက သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

မရှိပင်



မရှိပင်



မရိုးပင်

ရှက္ခဗေဒအမည်	- Calotropis Gigantea
မျိုးရင်း	- ASCLEPIADACEAE
အခေါ်အဝေါ်	-
မြန်မာအမည်	- မရိုးပင် (နွားဖြူကြီး)
အက်လိပ်အမည်	- GIGANTIC SWALLOW _ WORT

ပုံသဏ္ဌာန်

အပင်၊ ခြီးယောင်ဖြစ်၍ အမြင့် ၁၀ ပေမှ ၁၅ ပေအထိမြင့်၏။ ပင်စည် ရိုးတံဖြောင့်၍ အစေးဖြူများရှိ၏။

အရွက် - ရွက်လွှဲထွက်သည်။ အရွက်အလယ်ပိုင်း ကျယ်ပြန်၍ အဖျားသို့ ရူးသွားသည်။ ရွက်ရင်းနှလုံးပုံရှိသည်။ အပေါ်မျက်နှာပြင် ပြောင်ချော၍ ကောက်မျက်နှာသည် ဇွဲရောင် အမွှေးနများ ဖြင့်ဖုံးဆုပ်နေသည်။

အပွင့် - ဆွတ်ဆွတ်ဖြူ (သို့) ပန်းရောင်ဖျော့ရှိပြီး ပွင့်ကိုင်းရှည်သည်။ ပွင့်ဖတ်အုပ်ထောင်မတ်သည်။ နတ်တော်၊ ပြာသို့လတွင် ပွင့်သည်။

အသီး - အလျား ၃/၄ လက်မအထိရှည်၍ ကောက်နေသည်။ အစွေမှာ ကျောက်ကပ်ပုံဖြစ်သည်။ ပြာသို့ တစို့တွဲတွင် သီးသည်။

ပေါက်ရောက်ရာဒေသ

မြန်မာနိုင်းအနဲ့အပြားတွင် ပေါက်သည်။ အထူးသဖြင့် ချောင်း၊ ကမ်းပါး၊ သောင်ပြင်များတွင် တွေ့နိုင်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

အမြစ်၊ အပွင့်၊ အစေး၊ အကိုင်း၊ အရွက်တို့ကို အသုံးပြုနိုင်သည်။

အာနိသင်

မရိုးပင်သည် ချို၍ အနည်းငယ်ခါးသော အရသာရှိသည်။ အစေးသည် အနည်းငယ် ငန်၍ ခါး၏။ ပူ၏။ မရိုးပွင့်သည် သုတ်ကိုပွားစေ၏။ ဝမ်းမီး

တောက်စော်။ ဝမ်းသက်၏။ နို့နာကို နိုင်၏။ အမြစ်ခေါက်သည် ချွေးထွက်စော်။ အန်စေတတ်၏။ ခါး၏။ သက်၏။ ချုပ်၏။ ပူ၏။ အားကို ဖြစ်စေ၍ အသက်ကို ရှည်စော်။ အဆိပ်အတောက် ပြေစော်။ နှီးကို ခဲ့စော်။
အသုံးပြုပုံ

မရိုးစွောကို နှစ်င်းနှင့် သွေးလိမ်းပါက မျက်နှာတင်းတိတ်များ ပျောက်ကင်း ပေါ့သည်။ မရိုးမြစ်ခေါက်ကို ရေနှင့်ကြိတ်၍ သွားကိုက်သော နေရာတွင် သိပ်ပေးသော သွားကိုက်ပျောက်ကင်းစော်။

မရိုးချက်ရှင်းကို ထောပတ်နှင့်သုတ်၍ မီးကင်ပြီး အရည်ညွှန်၍ နားတော်း (၃) (၄) စက်ချေပေးလျှင် နားနား၊ နားကိုက်ပျောက်၏။ နားစည်ရောင်ခြင်း၊ ပြည်ငန်းမန်း ထွက်စော်။

အရော်ပြေားရောဂါ၊ အနာကြီးရောဂါများတွင် မရိုးမြစ်မှုနှင့် ပျားရည်ကို တော်းရွေးကြီးစွောနှင့်ပြီး ငှံးအလုံး (၂) လုံးကို တစ်နေ့(၃) ကြိမ် ရေအေးနှင့် သောက်ပေးနိုင်ပါသည်။

မရိုးကိုင်းခြောက်ကို မီးရှိ၍ အခိုးကို နာခေါင်းဖြင့်ရှူဗော်ပေးပါက ခေါင်းကိုက်၊ အကြောတက်ရောဂါ ပျောက်၏။ ဦးခေါင်းတွင် နှပ်၊ ပြည်ပုပ်ကျရောဂါ ပျောက်စော်။

မရိုးစွောနှင့် ဆူးဖြူးအခေါက်မှုနှင့်ကို ရောကြိတ်ပြီး ချက်ဘေးပတ်လည်နှင့် ဆီးအိမ်ကို လူးပေးပါက ဆီးချုပ်ခြင်း ပျောက်ကင်းစော်။

ဒူးခေါင်းကိုက်ခဲ့ခြင်း၊ ကွေးဆန်း၍ မရခြင်းများအတွက် မရိုးစေးလိမ်းပေးရ၏။ မရိုးချက်ကြိတ်ညွှန်ရေး (သူ့သူ့ရည်) ကော်ဖို့နှင့် တစ်ဖွဲ့စာအတွက် ဆားရွေးစေးခန့် ထည့်သောက်ပါ။ သလိပ်နာ၊ ပန်းနာဦး၊ ဝမ်းဗိုက်နာ၊ ဝမ်းလေနာများ ပျောက်ကင်းစော်။

သွက်ချာပါဒါ၊ လေငန်း၊ အဆစ်ရောင်ရောဂါများအတွက် လိမ်းစေးတွင် မရိုးချက်ကိုထည့်၍ ဖော်စပ်ရသည်။ မရိုးချက်ကို အနာရောင်တင်းခြင်းအတွက် စည်းပေးနိုင်သည်။

କିଣ୍ଡିଆରୋଗ୍ନାମ୍ବିଳି

The miky jwice is used as a lolistering agent. The fresh root is used as a tooth brush and is considered by rathans to cure toothache.

The flowers are beleved to have detergent properties. They are siken in drilera.

The fresh milk is employed in the rungad for the purposes of infar tide. In a drachm dose the fresh juice will kill alarse dog in is minutes, its action though slower, resembles that of hydroganic acid but commences with foaming at the month.

မြေဘာပင်မြေကိုပင်



မြေဘာမြေကိုပင်

မြောပင်မြက်ပင်

ရှုက္ခဖေဒအမည်

- Zingiber R.Br.Sp.

မျိုးရင်း

- ZINGIBERACEAE

အခေါ်အတော်

မြန်မာအမည်

- မိသာလင်

အင်လိပ်အမည်

- WILD GINGER

မွန်အမည်

- HLA - NAN

ပုံသဏ္ဌာန်

အပင်သည် အမြစ်မီး နှစ်ကြာခံပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ငဲ ပေမှ ၆ ပေထိရှိသည်။ ရွက်ယောပင်စည် ဖြစ်သည်။ အနံအနည်းငယ် ရှိသည်။

အရှက်သည် ချင်းရွက်ကဲသို့ ရှည်မျောမျောရှိ၏။ ရွက်လွှာ ထွက်၏။ ရွက်ရင်းသွယ်၍ ရွက်ထိပ်ခွဲနှင့်။ ရွက်လယ်ကြော ထင်ရှား၏။ ရွက်ပြားပါး၍ ပျော့ပြောင်းရွောမွှေ့ပြီး ရွက်နားညီသည်။

အပွင့်သို့ဝါရောင်ရှိသည်။ ပွင့်တံနှင့်။ ပင်ခြမ် ပွင့်ပြီး ချင်းပွင့်နှင့် တူသည်။ အသီးသည် သေးငယ်၏။ လုံးဝိုင်းသော ပုံသဏ္ဌာန်ရှိသည်။

အမြစ်သည် ညိုဝါရောင်ရှိပြီး အသားထူသည်။ မြစ်မွာများ ဖြာထွက်၏။

ပေါက်ရောက်သည့်အောင်

မြန်မာနိုင်းအနဲ့အပြားနှင့် အထူးသဖြင့် မြန်မာနိုင်းတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပွဲ့ပြားပါးလုံး အသုံးပြုသည်။

အာနိသင်

မိသာလင်သည် စပ်သော အရသာရှိသည်။ သွေးကို ကြေစော်၏။ ဝစ်းကို ဖြောင့်စော်၏။ ဆီးများစွဲ၍ လေကို သက်စေသည်။ အဆို

It is employed as ahol remedy for coughs, asthma, worms, leprosy and other skin diseases.

It has a similar reputatiipn to the officinal ginger, and in the konkans is consider ably used as carminalive stimulant in diarrhea and coil. The root stock is not antidole to snake – vemon (mlasker and caius)

မြေဇာမြေက်ပင်

ရုက္ခဗေဒအမည်

- *Cynodon dactylon* Pers

မျိုးရင်

- GRAMINEAE

အခေါ်အဝေါ

မြန်မာအမည်

- မြေဇာမြေက်ပင်

ပုံသဏ္ဌာန်

မြေက်ပင်အမျိုးအစားဖြစ်၏ မြေပြင်မှ အရွက်များ စုပြု၍ထိုက်သည်။
အရှိက်မှာ ရွက်ချွန်း၊ ရွက်ရှည်ဖြစ်ပြီး၊ အရွယ် ၁ လေနံ ထိရှည်သည်။
ရွက်ပြားမှာ အကျယ်ဆုံး လက်မဝက်ခန့်ရှိသည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။

ပေါက်ရောက်ရာအေသ

မြန်မာနိုင်ငံအနှံအပြားတွင် ပေါက်ရောက်သည်။

အနိုင်

အရာသာသည် ခါး၊ ချို့၊ ဖန်သော သတ္တုရှိ၏။ အေး၏။ ဝိပါကြုံ စပ်၏။
သည်းခြေ သလိပ်ဒေသကို ပြိုမ်းစေ၏။ ရောတ်ခြင်း၊ နှုတ်မမြိမ်ခြင်း၊ အန်ခြင်း၊
တွေ့ဝေခြင်း၊ ပင်ပန်းခြင်း တိုကို ပျောက်ကင်းစေ၏။

အသုံးပြုပုံ

မြေဇာမြေက်သတ္တုရည် ၁ ကျပ် ၈ သားကို သက္ကားဆတူရောစပ်၍ တစ်နဲ့
သုံးကြိမ်သောက်ပါက ဆီးနှင့်ရောလျက် သွေးပါခြင်း၊
သွေးသက်သက်ပါခြင်းများကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။


မြေဇာမြေက်ကို အမှုနဲ့ပြု၍ ဒီနဲ့ချဉ်နှင့်ရော၍ သောက်ပါက ကြာမြင့်စွာ
စွဲကပ်နေသော ဆီးလွန်နာ၊ ဆီးအတွင်းမှ သုက်များယိုစီးခြင်း ရောဂါကို
သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

မြေသာမြက်သတ္တရည်ကို ငရှတ်ကောင်းမှန် အနည်းငယ်ရော၍
သောက်ပါက ဆီးများစွာသွားစေပြီး ဆီးပူလောင်ခြင်းကို ပျောက်ကင်း
စေနိုင်ပါသည်။ မြေဘာမြက်မှန် ၁ ကျပ် ၈ ပဲသားကို ဆန်ဆေးရည်ဖြင့်
သောက်ပါက သည်းခြေအော်ဦးစီး၍ အန်သောရောဂါကို ပျောက်ကင်း
စေနိုင်ပါသည်။

မြေဘာမြက်သတ္တရည်ကို နှစ်ငါးနှင့်လိမ်းပါက မိတ်ထွက်ခြင်း၊ ယားနာ၊ ပွဲး၊
ပိုးနာတို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ မြေဘာမြက်နှင့်
ညာင်ပိန္ဒြောက်တို့ကို ညက်စွာရောကြတ်၍ ပျားရည်နှင့်သောက်ပါ က သွေးအန်
သွေးကျျှ၊ သွေးကျျှ၊ သွေးဝမ်းသွား၊ နှာခေါင်းသွေးလွှံခြင်းကို ပျောက်ကင်း
စေနိုင်ပါသည်။

မြေဘာမြက်သတ္တရည်ကို မိဂုတ်မြစ်အမှန် အနည်းငယ်မျှထည့်၍ တစ်နေ့ J -
ကြိမ်၊ ၃ - ကြိမ် လျက်ပေးပါက ငုက်ဖျားရောဂါနှင့် တက်ဖျားကျဖျားရောဂါများ
သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

လေးညှင်းပင်



လေးညှင်းပင်

လေးညှင်းပင်

ရုက္ခာဗေဒအမည်	- Syzygium aromaticum Linn
မြို့ဗုံးရင်း	- MYRTACEAE
အခေါ်အဝေါ်	
မြန်မာအမည်	- လေးညှင်းပင်
အက်လိပ်အမည်	- CLOVE
မွန်အမည်	- PACOW - WINE
ရှမ်းအမည်	- LIN - HNYIN

ပုံသဏ္ဌာန်

အမြစ်မိုး နှစ်ကြာခံပင်ကြီးမြို့ဗုံးဖြစ်၍ အမြင့် ၂၅ - ၄၀ ပေထိမြင့်သည်။ အခေါ်မြဲရောင်ရှိ၏။ အကိုင်းအခက်များ တည့်မတ်စွာဘေးသို့ ဖြာထွက်သည်။

အရွက်သည် ရွက်လွှာထွက်သည်။ ရှည်မျောမျောဘဲ့ဥပုံ၊ လုံစွပ်ပုံထိရှိပြီး ရွက်ရင်းအနည်းငယ်ရှိ၍ ရွက်ထိပ်ချွန်သွယ်သည်။ အလျား ၅-၆ လက်မထိရှည်သွယ်၍ အနံ J - လက်မခန့်ကျယ်၏။ ရွက်ပြားသားရေကဲ့သို့ ပြောင်ချောပြီး အစက်အပြောက်ကလေးများ ရှိသည်။ အပေါ်မျက်နှာပြင် အစိမ်းရင့်ရောင်ရှိ၍ အရွက်ကို ချော၍ နမ်းကြည့်ပါက မွေးသောအနဲ့ရှိ၏။ ရွက်ရင်းညာတံပန်းရောင်ရှိ၏။

အပွင့် ၃ ပွင့် တစ်ခိုင်ဖြစ်သည်။ ပွင့်စဉ် ခရမ်းနှုန်းရောင်ရှိပြီးတဖြည်းဖြည်း အဝါရောင်သို့ ပြောင်းသွားသည်။ ပါင့်ချပ်ဖြွန်ပုံ ရှိသည်။ တစ်ပင်ထဲတွင် အဖို့ပွင့်၊ အမပွင့် သီးသန့်ရှိသည်။ ဆေးဖက်အဖြစ် အဖို့ပွင့်ကို သုံး၏။

အသီးသည် ရှည်မျောမျောပုံသဏ္ဌာန်ရှိ၍ အညီရောင် ဖြစ်သည်။ အစေ့ ၄ ဖွဲ့မှု ၆ ဖွဲ့အထိပါ၏။

ပေါက်ရောက်ရာအသေ

ပူအိုက်စွတ်စို့၍ အမြတ်စောမိုးအနည်းငယ်ရွာသွန်းသော အရပ်အသတွင် စိုက်ပျိုးဖြစ်စွန်းသည်။ မိုးများ၍ ပူအိုက်စွတ်စို့သော ဂျာဟား၊ ဘို့နီကျွန်းများ၌သာ သဘာဝအလျောက် ပေါက်ရောက် တွေ့ရှိနိုင်သည်။

ပေါက်ရောက်ပုံ

စိုက်ပိုးပင်ဖြစ်သည်။

အသုံးပြုသည့်အစီတ်အပိုင်း

အပွင့်၊ အဆီ

အာနိသင်

လေးညှင်းပါင့်သည် သွေးမသန့်သောရောဂါ၊ သလိပ်နာ၊ လေနာတိုကိုနိုင်၍
ဝမ်းမီးကို ကောင်းစေသည်။

အသုံးပြုပုံ

ဝမ်းဗိုက်အမြတ်းအောင့်နာကျင်၍ ဝမ်းဖြူဖြူအရည်ကဲ့များ သွားပါက
လေးညှင်းမှုန်ကို ပျားရည်နှင့်ရော၍ လျက်သော သက်သာပျောက်ကင်း
စေပါသည်။

လေးညှင်းပွင့်ကိုသွေး၍ သကြားခဲ အချိုရည်ပျစ်ပျစ်နှင့် ရောလျက်သော
ကိုယ်ဝန်တည်စ အန်သောရောဂါ သက်သာ စေပါသည်။ ငှင့်အပွင့်ကို
ဆေးခါးကြီးနှင့် ရောကြိတ်ပြီး ရေနွေးပူးနှင့်သောက်သော အဖျားရောဂါနှင့်
အားအင်ကုန်ခန်းခြင်းများကို သက်သာပျောက်ကင်းစေပါသည်။

လေးညှင်းပွင့်ကို ပျားရည်နှင့်ထူချွဲ၍ မျက်စဉ်းခပ်သော မျက်စိနာခြင်း၊
မျက်လုံး၌ တိမ်ဖြူခွင့်ခြင်းကို သက်သာပျောက်ကင်းစေပါသည်။ မျက်ခမ်းစပ်
အတွက် သံပရာရည်ဖြင့် ရောစပ်ခပ်ပေးရ၏။ မျက်ခမ်း၌ အနာဖြစ်လျှင်
တို့ပေးရ၏။

လေးညှင်းပွင့်ကို ရေနှင့်ကြိတ်၍ ခပ်နွေးနွေးပြုပြီးသောက်သော ရေငတ်ခြင်း၊
ပို့အန်ခြင်း၊ လျှောကြောက်ခြင်း၊ ခွဲခြင်း၊ အရသာမပေါ်ခြင်းများ သက်သာ
စေပါသည်။ ဆန္ဒ်းနှင့် ဆတူရောစပ်၍ ကြိတ်ပြီးမြှုနေသာအနာများပေါ်တွင်
လိမ်းပေးပါက အနာမန်းကို ကြေစေ၍ သက်သာ ပျောက်ကင်းစေပါသည်။


သလဲသီးအချုပ်ရည်နှင့် လေးညှင်းရောသောက်သော ဝက်ရူးနာထု၍
အန်ခြင်းရောဂါများ သက်သာပျောက်ကင်းစေပါသည်။ အထိုင်အထတို့
မူး၍မြိုက်သော ရေအေးနှင့်သွေးပြီးမျက်စဉ်း ခပ်ပေးပါက သက်သာပျောက်ကင်း
စေ၏။

ଲେନ୍ଦଣ୍ଡଃପୁଣ୍ଡଗୀ ତିଃଫୁଣ୍ଡଳେଣ୍ଟର୍ମିଳିଟର୍ସିଃ ବ୍ୟାଃରନ୍ଦିନ୍ଦରୋଲ୍ଯୁଗ୍ନିଷେନ୍
କ୍ରାନ୍ତିନ୍ଦ୍ରାଶ୍ଵରଣ୍ଡଃଶ୍ଵିଃରୋଗି ଚାର୍ଚିଚାପେନିହନ୍ୟି॥ ଲେଃନ୍ଦଣ୍ଡଃପୁଣ୍ଡଃ (ଶ୍ଵି)
ଲେଃନ୍ଦଣ୍ଡଃଶ୍ଵିଗୀ ସ୍ଵେଃର୍ଣ୍ଣ ସ୍ଵାଃନା ସ୍ଵାଃଗୀନ୍ତିନ୍ଦ୍ରିଷ୍ଟିଷେନ୍ଦ୍ରାଶ୍ଵି ଲିଙ୍ଗଃପେନିଷେନ୍
ଚାର୍ଚିଚାପେନିହନ୍ୟି॥ ମୁକ୍ତିତ୍ରିଲ୍ଲିଙ୍କଃଗୀ ଲେଃନ୍ଦଣ୍ଡଃପୁଣ୍ଡନ୍ଦିନ୍ଦର୍ମିଳିଟର୍ସିଃ ଶାଃଶ୍ଵେଃର୍ଣ୍ଣ ଲିଙ୍ଗଃପେନିଗ
ଚାର୍ଚିଚାପେନିହନ୍ୟି॥

ଅନ୍ତିମ ଯୋଗମ୍ବାଦିତ ଅନ୍ତିମ ଅନ୍ତିମ

Cloves (upopened flower – buds) are generally used as spice in curry foods and condiments. Medicinally they are used to correct griping caused by purgatives to relieve flatulence, various forms of gastric irritability, colic byspergia and to increase the flow of saliva.

လက်ပံပင်



လက်ပံပင်

လက်ပံပင်

ရုက္ခားအမည်

- Bombax malabaricum DC

မျိုးရင်း

- BOMBACACEAE

အခေါ်အဝေါ်

မြန်မာအမည်

- လက်ပံပင်

အက်လိပ်အမည်

- RED SILK - COFFO TREE

ပုံသဏ္ဌာန်

လက်ပံပင်သည် များသောအားဖြင့် မြန်ကျွန်းပေါ်တို့၏ ပေါက်ရောက် အသားပွဲ အပင်ကြီးမျိုးရင်း ဖြစ်သည်။ အပင်၌ ဆူးရှိသည်။ အရွက်သည် စကြော်ပမာဏုည်၍ ပေါက်၏။ လက်ပံကိုင်သည် ပင်စည်၌ လက်တံဆိုင်၍ သေားသို့ဖြောင့်တန်းစွာ ထွက်၍ ပေါက်သည်။ လက်ပံသိုးမှ ခေါင်းအုံးသွပ်သော မြို့ကို ရရှိသည်။ ငှါးလက်ပံသိုးမ ရသောမြို့ကိုလဲ လဲဟန်၍ လည်းကောင်း ဂွမ်းဟန် လည်းကောင်း ခေါက်သည်။ လက်ပံပင်တွင် အဖြူ။ အနီး၊ အခါးဟန် (၃) မျိုးရှိသည်။ လက်ပံပွင့်များသည် တပို့တွဲ၊ တပေါင်းလများတွင် နီရဲစွာ ပွင့်တတ်သည်။ ဤနေရာတွင် လက်ပံနိုင်း ဆေးအသုံးပြုပုံကို အမိက ဖော်ပြထားသည်။

ပေါက်ရောက်ရာဒေသ

မြန်မာနိုင်ငံအရှမ်းတွင်
အတွေ့များသည်။

တွေ့ရှိနိုင်ပြီး

အထက်အညာဒေသတွင်

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ ဆူးဖူး၊ အစေး

အာနိသင်

လက်ပံခေါက်သည် ဖန်၏။ သလိပ်ကို နိုင်သည်။ ဝဖြူးစေသည်။ အပွင့်သည် ခါး၊ ဖန်၊ အေးသောအရသာ ရှိသည်။ ဝမ်းကိုချုပ်စေသည်။ ရွေးကို စင်ကြယ်

စေသည်။ အဖျဉ်းရောဂါ၊ မီးယပ်ဖြူရောဂါကိန္ဒိတ်သည်။ အသီးသည် ချိအေးသည်။ ကြေကျက်လွယ်သည်။ ဆီးရွင်စေသည်။ အစေးသည် ဖိန်၊ အေးအိုး။ ဝမ်းကို ချုပ်စေသည်။ သုက်ကိုမွားစေသည်။ အစာမကြ ဝမ်းပျက်၊ သွေးဝမ်းတို့ကို ပျောက်ကင်းစေနိုင်သည်။

အသုံးပြုပုံ

အဆုတ်အအေးမိခြင်း၊ အဆုတ်ရောင်ရမ်းခြင်း အတွက် လက်ပံပွင့်ကို တစ်ညပြည့်အောင် ရေတွင် စိမ့်ထားပါ။ နံနက်ပိုင်းတွင် အဖတ်များကို စစ်ယူပြီး မုံညင်းစွဲအနည်းငယ်ထည့်၍ သောက်ပေးပါက သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ ငှင်းစိမ်ရည်ကိုပင် သကြားခဲ့ အနည်းငယ်ထည့်၍ သောက်ပေးပါက သွေးမြင်းသရီက်ရောဂါနှင့် ဝမ်းကိုက်ရောဂါများကို ပျောက်ကင်းစေနိုင်ပါသည်။

ခရာသင်း၊ သမင်ဖြူရောဂါရှင်များအတွက် လက်ပံပွင့် ၁၂ ကျပ်သား၊ သကြားခဲ့ ၁၂ပဲသားကို နွားနှီး ၂၅ ကျပ်သားနှင့် ကျို၍ သောက်ပေးပါက ပျောက်ကင်းစေနိုင်ပါသည်။ ငှင်းအပြင် အပွင့်ကို ထောပတ်၊ သိန္ဓာသင့်ရုံထည့်ပြီး ကြော်ချက်စားပေးခြင်းဖြင့် မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်၊ သွေးကျရောဂါ တို့ကို ပျောက်ကင်းစေနိုင်သည်။

သရက်ချက်ကြီးခြင်းအတွက် လက်ပံပွင့် ၆ ကျပ်သားကို လုံးချေပြီး ရေသန်သန် ၅၀ ကျပ်သားနှင့် တစ်ည့်စိမ်ထားပြီးလျှင် နံနက်တွင် အဖတ်များ စစ်ယူပါ။ ငှင်းကို တစ်ခွက်စာ ၅ ကျပ်သားမျှ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မုံညင်းစွဲအမှန် အနည်းငယ်ရော၍ သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။

ခြေသလုံးကြွက်သားများ ရောင်ရမ်းခြင်း၊ ကြွက်တက်ခြင်းများဖြစ်ပါက လက်ပံရှုက်ကိုကြိတ်၍ အုံပေးခြင်း၊ အမှန်ပြုလုပ်ခြင်း ပြုလုပ်ပေးပါက သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

အစာမကြ ဝမ်းသွားပါက လက်ပံစေး ၃/၄ကျပ်သားကို အမှန်ပြု၍ သကြားခဲ့နှင့် ရော၍သောက်ပါက ပျောက်ကင်းစေနိုင်ပါသည်။ ငှင်းအပြင် လက်ပံစေးကို သံအိုးကင်းတိုင်လျှော်၍ အမှန်ပြုလုပ်ပြီးလျှင် တစ်ခွက်စာ ၁

ကျပ်သားမျှကို ပျော်ရည်နှင့် သောက်ပါ။ ရှိုးရိုးဝမ်းသွားခြင်းနှင့် အတိသာရ ဝမ်းသွားခြင်းကို ပျောက်ကင်းစေနိုင်ပါသည်။

အပူလောင်ခြင်းများ ဖြစ်ပါက လက်ပံသီးကို သွေး၍လိမ်းပေးခြင်း၊ ကပ်ပေးခြင်းဖြင့် အပူသက်သာ၍ အနာကျကိမြန်စေပါသည်။ အရက်၏ အနုံအဆင်းကဲ့သို့ ဆီးသွားပါက လက်ပံခေါက်ကိုပြုတဲ့၍ သောက်ပေးနိုင်ပါသည်။

အမျိုးသီးများ မီးယပ်သွေးလွန်ဖြစ်ပါက လက်ပံခေါက်ကို အမှုန်ပြုလုပ်ပြီး တစ်ခါသောက် ကော်ဖို့စွန်းတစ်စွန်း၊ နွားနှီးဖြင့်သောက်ပေးနိုင်ပါသည်။ (ထို့) လက်ပံပွင့်ကို အမှုန်ပြု၍ နွားနှီး၊ သကြားတို့နှင့် ရော၍ သောက်ပေးနိုင်ပါသည်။

အာရုံကြောအားနည်းခြင်း၊ အားအင်ချိန်ခြင်း ဖြစ်ပါက လက်ပံပင် နှငာယ်၏အမြစ်ခေါက်ကို အမှုန်ပြု၍ တစ်ခါသောက် ကော်ဖို့စွန်း တစ်စွန်း ပျော်ရည် (ထို့) သကြားတို့ဖြင့် ရောသောက်နိုင်ပါသည်။

နှလုံးအားနည်းသော ဝေဒနာရှင်ရှိသူများအတွက် လက်ပံခေါက် ၁ ကျပ်သား ကို နွားနှီး ၂၅ ကျပ်သားနှင့် ကျက်အောင်ကျို၍ သောက်ပေးနိုင်ပါသည်။

အပူကြောင့်ဖြစ်သော အနာမီး၊ အနာလျှံများ၊ ရေယုန်စသည်များ ပေါက်၍ အပူလောင်ပါက လက်ပံခေါက်ကို ရေနှင့် သွေး၍ လိမ်းပေးနိုင်ပါသည်။

သဇ်ပန်း(၃)



သဇ်ပန်းပင်

သဇ်ပန်း(၃)

ရုက္ခာဖော်အမည်

မျိုးရင်း

အခေါ်အတော်

မြန်မာအမည်

ပုံသဏ္ဌာန်

- *Bulbothillium* sp.

- ORCHIDACEAE

- သဇ်ပန်း

ပုံသဏ္ဌာန်

သဇ်ပန်း $\frac{1}{2}$ လက်မဟု ၁ လက်မခန့် အရှည်ရှိ၍ လုံးပတ်အချင်းမှာ လက်မဝက်ခန့် ရှိတတ်ပါသည်။ များသောအားဖြင့် ဥမှာ စိမ်းသောအရောင် ရှိပါသည်။ ဥ၏အောက်ခြေတွင် များစွာသော အဗောဓားများရှိပါသည်။ အချို့များမှာ စိမ်းသို့ရောင်ရှိပြီး၊ အချို့များ အနီရောင်သက်သက်ဖြစ်ပါသည်။ ငှင့်သဇ်နို့ဥမှာ လွန်စွာရှားပါးပြီး အစွမ်းထက်မြေက်ဆုံးနှင့် ဆေးဖက်အဝင်ဆုံးဖြစ်ပါသည်။

သဇ်ရွှက်မှာ များသောအားဖြင့် ၃ လက်မမှ ၄ လက်မခန့်အရှည်ရှိ၍ လက်မ $\frac{1}{4}$ ခန့်အကျယ်ရှိပြီး၊ ဥ၏အောက်ခြေရင်မှ ကပ်၍ ထွက်တတ်ပါသည်။ အနည်းငယ်တူ၍ အပြီးညီအရွှက်များဖြစ်ပြီး ထိပ်ပိုင်းလေးမှာ ဝိုင်းဆွဲသော ပုံသဏ္ဌာန်ရှိပါသည်။ အစိမ်းနှုန်းဖြစ်သည်။

ပေါက်ရောက်ရာဒေသ

များသောအားဖြင့် ရရှိပြည်နယ်၊ တန်သံ့ရှိတိုင်းတို့တွင် သဘာဝ ပေါက်သည့် မြင့်မြတ်သော သစ်ခွဲတစ်မျိုးအဖြစ် အများဆုံးတွေ့ရှိနိုင်ပါသည်။ စိုက်ပျိုး၍ ဖြစ်ထွန်းနိုင်ပါသည်။

စိုက်ပျိုးခြင်း

စိုက်ပျိုးရာတွင် အခြားအပင်များနှင့် မတူဘဲကွဲပြားပါသည်။ ဥလေးများမှား သေးငယ်သောကြောင့် အခြားရေသောက်မြစ်ရှိသော အပင်ကြီးများတွင် တွယ်ကပ်ထားခြင်းဖြင့် လည်းကောင်း၊ ပန်းအိုးရှည်များတွင် အုန်းဆံ့ပတ်၍ လည်းကောင်း၊ နည်းအပျိုးမျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။

သန့်စင်သော နေရာတွင်ထား၍ စိုက်ပျိုးမှသာ မွေးကြိုင်သင်းပုံသော ရန်ရှိသည့် သဇ်ပန်းများ ပွင့်တတ်ကြပါသည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပဋိဝါးပါးအားလုံး အသုံးပြုခြင်းဖြင့် ဆေးဖက်ဝင်သကဲ့သို့ အပွင့်၊ အရွက်၊ ဥ၊
တစ်မျိုးဖြစ်လည်း ဆေးဖက်ဝင်သော ဆေးပင်တစ်ပင် ဖြစ်ပါသည်။

သင်္ကာင်း၏ထူးမြားချက်

သင်္ကာင်းမှာ သန့်စင်ခြင်းကို နှစ်သက်ခြင်းအား အကြောင်းပြု၍
သန့်စင်ပန်းဟူ၍လည်း ရေးယခင်က ခေါ်ဆိုကြပါသည်။ ရေးစာဆိုများအရ
ဘုမ္မစိုး၊ ရုက္ခစိုးတို့ လွန်စွာနှစ်သက်ခြင်း၊ နှစ်းတွင်းသုံး ဘုရင်မိဖုရားများ၊
မိသားစုများသာ အသုံးပြုကြရသောကြောင့် တော်ဝင်ပန်းဟူ၍လည်း
ခေါ်ဝေါ့ခြားကြသည်။ (သို့) နှစ်းထိုက်သည့် နတ်ပန်းသင်ဟူ၍လည်း
တင်စားခေါ်ဝေါ့ခြားကြသည်။

အသုံးဝင်ပုံ

သင်္ကာင်းဥ၏ အရသာမှာ စပ်ခြင်း၊ ဆီမံခါး၊ မွေးအရသာ ရှိပါသည်။
သင်္ကာင်းဥ ပဋိဝါးပါးခြားက်ကို နှလုံးပြိုမ်ဆေးများတွင် ဖော်စပ်သည်။
သွေးသန့်ဆေးများတွင်လည်း ဖော်စပ်ကြသည်။ သွေးရှုံးအဖြစ်
ထည့်ဝင်ဖော်စပ်ရသည်။ သင်္ကာင်း၏ မွေးကြိုင်သောရန်ကို ရှုရှိက်မိခြင်းဖြင့်
မူးမော်ခြင်း၊ ဦးခေါင်းမကြည်လင်ခြင်းကို သက်သာစေပါသည်။

ခံတွင်းနှင့်ခြင်း၊ သွားဖုံးနာကျင်ခြင်းများတွင် ဆန်လျှော့မှုနှင့်ရောစပ်၍
စားပေးခြင်း၊ အာလုပ်ကျင်းခြင်း ပြုလုပ်ပေးပါက အထက်ပါရောဂါများ
ပျောက်ကင်းစေပါသည်။

ကြိုဖလနှင့်ရောစပ်၍ သွားဖုံးများတွင် သိပ်ပေးပါကလည်း သွားဖုံး
ရောင်ခြင်း၊ သွားနဲ့ခြင်း၊ သွားမှသွေးထွက်ခြင်း စသည်များကို ပျောက်ကင်း
စေပါသည်။

နှစ်ချို့မှန်း၊ နှစ်င်းနှင့် ရောစပ်၍ တိုက်ကျွေးပါက အစာအိမ်နှင့်
ပတ်သက်သော ရောဂါများကိုလျှင်မြန်စွာ ပျောက်ကင်းစေပါသည်။

အပွင့်အစိုး (သို့) အခြားကိုရှု၍၊ နမ်းခြင်းပြုလုပ်ပေးပါက
ခေါင်းမူးမော်ခြင်း၊ နှလုံးမကြည်လင်သွေးဆူခြင်း၊ ရင်တုန်ခြင်းကို လျှင်မြန်စွာ
ပျောက်ကင်းစေပါသည်။ ဝမ်းထေလွှာဝမ်းပျက်ရောဂါများကို ပျောက်ကင်း
စေပါသည်။

ခေါင်းတစ်ခြမ်းကိုက်၊ မီးယပ်ခေါင်းကိုက်များကို ဒေါင်းဖြီးကွက်ပြာချု၍
သင်္ကာပွဲငါးပါးအခြားက်မှန် ရောစပ်၍ နှာရှူဗေးပါက အမြစ်ပြတ်ပျောက်ကင်း
စေပါသည်။ အဆိပ်သင့်သော သူများကိုလည်း ရှုဗေးနိုင်ပါသည်။

သင်္ကာပွဲး၏ထူးမြားချက်

သင်္ကာပွဲးပါးသည် ပယောဂကြောင့်ဖြစ်သည့်ရောဂါ လက္ခဏာများကို
အထူးပိုမို ပျောက်ကင်းစေပါသည်။

မို့ပွင့်ပေါက်သောနေရာမှ စုစွဲက်သည့်မြေကြီး၊ ဖြူခူး၊ ပိတောက်မှို့၊ ဝါမြစ်၊
ကြာရိုး၊ သင်္ကာပွင့်တို့ကို စုပေါင်း၍ ရရှိသော အမှန်ကို ကြပ်ခိုး(ထို့)
ရေနံမြိုင်းဖျော်၍ ရတ်ဆစ်၊ လက်နှစ်ဘက်၊ ဒူးဆစ်၊ ခြေနှစ်ဖက်တို့အား
တတောင်ဖြင့်ထောက်ပေးလျှင် သူတပ်းမပြုစားနိုင်ဟု စာဆိုရှိပါသည်။ အမည်မှာ
'စာခွက်နှိုက်ဆေး'ဟုခေါ်ပါသည်။ ရှေးယခင်က ငှင်းဆေးနည်းအား ကျောက်
ကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေးအဖြစ်လည်း သုံးစွဲခြေသည် ဟု
ဆိုပါသည်။

သဘောမဲဖလီပင်



သဘောမဲဇလီပင်



သဘောမဲဖလီပင်

ရက္ခဗ္ဗဲ့ဖေဒအမည်	- Cassia alata Linn
မျိုးရင်း	- Caesalpiaceae
အခြေအတွက်	
မြန်မာအမည်	- သဘောမဲဇလီ၊ မဲဇလီကြီး
အဂံလိပ်အမည်	- RINGWORM SHRUB.
မွန်အမည်	- BEEDA – KHUTDAIS: SOK
ရှမ်းအမည်	- HPAKLANMON LONG
ပုံသဏ္ဌာန်	
အပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၁၀ ပေခန့်အထိရှိသည်။ အကိုင်းအသင့်အတင့် များသည်။ ပင်စည်စိမ်း၍ ရွှေ့ခွေ့၏။	
အရွက်သည် ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲတွက်သည်။ ရွက်ညာထုတ်ကာ အလယ်တွင် ဖြောင်းပါရှိသည်။ ရွက်မွာများ မျက်နှာချင်းဆိုင်တွက်သည်။ အရွက်အောက်ဘက် ရွက်မွာများမှာ သေးငယ်၍ ရှည်များများပုံးဖြစ်ပြီး ထိပ်ဘက်ရှိရွက်မွာများ ထိပ်ပိုင်းကျယ်၍ အရင်းသို့ ရှူးသွား၏။ ရွက်ကြော ထင်ရှား၏။ ရွက်ပြားရွှေ့၍ ရွက်နားညီသည်။	
အပွင့်သည် အခိုင်လိုက်ပွင့်ပြီး လိမ္မာ်ရောင်ရှိပြီး ပွင့်ဖတ်ရှိအကြောများ ထင်ရှားသည်။ အသိုးမှာ အက်ကွဲသိုးဖြစ်သည်။ သီးတောင့် ဖြောင့်ရွှေ့သည်။ အစွဲ ၅၀ကျော် ပါရှိသည်။	
ပေါက်ရောက်ရာအော်	
မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက်သည်။	
ပေါက်ရောက်ပုံ	
သဘာဝအလျောက် ပေါက်ရောက်သည်။	
အသုံးပြုသည့်အစိတ်အပိုင်း	
အမြစ်၊ အပွင့်၊ အရွက်	

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ သဘောမဲလီ အစ္စသည် ဖန်၏။
လေကိုပယ်တတ်၏။ ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနား၊ ပွဲ့နား၊
အရေပြားရောဂါတိကို ပျောက်ကင်းစေ၏။ ရောဂါ ဖြစ်စေတတ်သော ပိုးတိုကို
သေစေနိုင်၏။ ပဋိဝါးပါးသည် ဝမ်းသက်စေပေး သလ စိပ်ကို ပယ်တတ်၏။
ဆီးများစေ၏။ နူးနာကို ပျောက်ကင်းစေနိုင်သည်။ စမြင်းဒေါသကို ကြေစေ၏။
အူကို လူပ်ရှားစေ၏။ ဝမ်းပျော့သွားစေ၏။

အသုံးပြုပုံ

လက်ချောင်းမှုနှင့် ဖန်ခါးသီးမှုနှင့်ကို မဲလီမြစ်သွေးရည်နှင့် ဖျော်လိမ်း
ပေးပါက ပွဲ့နာပျောက်၏။ အရွက်စိမ်းကို သောက်သုံးပါက ဝမ်းရစ်ပြီး
ဝမ်းသက်၏။ အရွက်ခြောက်လျှော်ပြီးမှ သုံးစွဲသင့်သည်။ အရွက်အစိဖြင့် ပွဲ့ဗဲ့၊ ပွဲ့
နှင့်ချုစသော အရေပြားရောဂါများကို နေ့စဉ်နှစ်ကြိမ်မှန်မှန် ရက်အတန်ကြာ
ပွဲတ်ပေးသော် ပျောက်စေ၏။

အရွက်ကို ကြိတ်၍ အဆိပ်ရှိသော သတ္တဝါများ ကိုက်သောနေရာသို့
ငါးကျော်းဆိပ်၊ ကင်းဆိပ်၊ ပျားဆိပ်တိုကို အုံပေးသော် အဆိပ်ပြေစေ၏။
အရွက်စိမ်းနှင့် မကျည်းသီးနှံအစ္စကို ရောကြိတ်အုံပေးပါက အဆိပ်ပြေစေ၏။
အရွက်ကြိတ်ရည်ဖြင့် လူပျို့နာများပေါ် လိမ်းပေးပါက ပျောက်ကင်း သက်သာ
စေ၏။

အရွက်ကိုကျော်ပြုတ်၍ ပုံစံးနွေးအုံပေးသော် ခံတွင်း၌ အနာအဖူများ
ပေါက်ခြင်း၊ ရောင်ရမ်းခြင်းများ ပျောက်၏။ ဝင်းအရွက်နှင့် မုယားကြီးရွက်
ရော၍ပြုတ်ခြင်း၊ အရေကိုမျိုးပေးခြင်းဖြင့် ချောင်းခြောက်ရောဂါများ
ပျောက်ကင်း သက်သာစေပါသည်။

အရွက်ကို သံပရာသီးနှင့်ကြိတ်၍ ယင်းပြုတ်ရည်နှင့် ဖန်ရည်ဆေး
ပေးခြင်းဖြင့် နှင့်ချုပြီးနာ ပျောက်ကင်းစေ၏။ အရွက်ကိုထောင်း၍
တမာရွက်နှင့် လိမ်းကျံပေးသော် ယားနား၊ ဝဲနား၊ နူးနာများ ပျောက်ကင်းစေ၏။


မဲဖော်အဖူးနှင့် အရွက်ကို ချင်းပြုတဲ့သောက်ပေးပါက အသက်ရှုံးဖြန်ချောင်း
ရောင်သောရောဂါနှင့် ပန်းနာရောဂါကို သက်သာပေါ်သည်။ ဝမ်းကိုသက်စေပြီး
ဆီးကိုများပေါ်သည်။ သလိပ်ကိုလည်း ကျစေနိုင်သည်။ အစပ်တစ်ဦးဦးမပါဘဲ
ပြုတဲ့သောက်လျှင် ဝမ်းရစ်ဗိုက်နာ၍ ဝမ်းသက်စေတတ်၏။

အိန္ဒိယဆေးကျမ်းအလို

Leaves in decoction are considered as a care for herpes and other skin diseases even venereal offections and all poisonous insect bite; and also as a general tonic. Decoction of the leaves and flowers is used as expectorant in bronchitis and dyspoea and as astringent it is used as mouth – wash in stomatitis.

The leaves are taken internally as a tonic purgative expectorant aperients and astringent. A decoction of the expeatorant aperient and astringent. A decoction pf the leaves in doses of about 2 ounces is given as an aperients to children suffering from feverish attacks during the teething period; a strong decoction may be used to promote abortion; or to hasten delivery during labour the juice of fresh leaves to which lime juice is added is given as on anthelmintic . . . like the leaves, flowers are also taken internally as a tonic and used for skin diseases. The seed are also used as a care for skin diseases.

အန်းပင်



အန်းပင်

အန်းပင်

ရုက္ခာဖေဒအမည်	- Cocos Nucifera Linn.
မျိုးရင်း	- PALMACEAE
အခေါ်အတော်	
မြန်မာအမည်	- အုန်းသီးပင်
အင်လိုပ်အမည်	- COCONUT PALM
မွန်အမည်	- SOT.BRAI; SOT – BREEN; SOT. BRON
ရှမ်းအမည်	- MAK – UN
ပုံသဏ္ဌာန်	
တစ်ဆယ့်နှစ်ရာသီလုံး	စိမ်းနော်း၊ အမြင့်ပေ ၂၀ မှ ၈၀ အထိ မြင့်သည်။
မြင့်မားဖြောင့်တန်းသော	ပင်စည်ရှိသည်။ အုန်းပင်မှာ အဖို့၊ အမပင်ဟူ၍
သီးခြားမရှိပါ။	ရွက်လက်တံရွှေ့၍ ငြက်မွေးရွက်ပေါင်းပုံရှိသည်။
အုန်းပင်သည်	အုန်းပင်တစ်ပင်တည်းမှာပဲ အဖို့ပွင့်ရော အမပွင့်ပါ ပါသော
ပန်းခိုင်ရှိသည်။	အုန်းပင်မှာ ဆင်ဆွယ်ရောင်ရှိပြီး အလွန်နှစ်သက်ဖွယ်
ကောင်းသည်။	ကောင်းသည်။
အုန်းသီးမှာ	အခြားအသီးများနှင့်မတူဘဲ အတွင်းခွံမှာမျိုးဖြစ်သည်။
အပြင်ခွံ၏အောက်တွင်	အငော်ခွံရှိပြီး အတွင်းနံရုံတွင်အုန်းသားရှိသည်။
အုန်းရည်များလည်း	ပါရှိသည်။ အုန်းသီးနှင့်အရောင်မှာ အစိမ်းရောင်ရှိပြီး
ရင့်လာသည့်အခါ	အညီရောင် သမ်းလာပြီး ခြောက်ပါက
ညီးခြောက်ခြောက်အရောင်	ရှိသည်။ အုန်းသီးမှာ အခိုင်လိုက်သီးပြီး တစ်ခိုင်လျှင်
အသီးလုံးပေါင်း	အများအားဖြင့် တစ်နှစ်
(၁၀ မှ ၂၀ ထိ)	ပတ်လုံး အသီးမပြတ် ရှိတတ်ပါသည်။
ပေါက်ရောက်ရာအေသာ	
ကမ္ဘာအပူပိုင်းအေသာများတွင်	အများဆုံးပေါက်ရောက်သည်။ မြန်မာနိုင်ငံ
အတွင်း နေရာအနဲ့အပြားတွင်	ပေါက်ရောက်ပြီး ပင်လယ်ကမ်းခြေအေသာများတွင်
ပိုမိုဖြစ်တွန်းသည်။	

ပေါက်ရောက်ပုံ

အချို့အသများတောင် စိုက်ပျိုးပင်အဖြစ် စိုက်ပျိုးကြသည်။

အသုံးပြုသည့်အစိတ်အပိုင်း

တစ်ပင်လုံးကို အသုံးပြုနိုင်သည်။

အာနိသင်

အုန်းသီးဆံသည် အေး၏။ ချို့ဆိုမှုအရသာ ရှိ၏။ ဝိပါက္ခာလည်းချို့၏။ အကြောတက်ရောဂါ၊ ကိုယ်သားကိုယ်ရေ ပူလောင်သော ရောဂါ၊ သည်းခြေ အော်ဖောက်ပြန်ခြင်း၊ ရွောင်းခြောက်ဆိုးခြင်း၊ ရွောင်းဆိုးသောအခါ သွေးစ အနည်းငယ်ပါခြင်း၊ သုက်အားနည်းသော ရောဂါတို့ကို သက်သာပျောက်ကင်းနိုင်ပါသည်။

အုန်းရည်သည် အဆို၊ ဉာဏ်၊ အနည်းငယ်ရှိ၏။ အေး၏။ အချို့ ရှုတာတ ရှိ၏။ အရသာပြင်း၏။ အုန်းပင်နို့မျိုးတွင် အများဆုံးတွေ့ရ၏။ အုန်းရည်သည် အုန်းသီးအနုအရင့်ပေါ်မှတ်လျှော့ အာနိသင်ကွဲပြားသည်။

အုန်းရည်သည် ကြေလွယ်၏။ ရောက်ခြင်း၊ သည်းခြေနာ၊ လေနာတို့ကို နိုင်သည်။ ဆီးကိုရွှေ့စေသည်။ ဝမ်းမီးတောက်စေ၏။ ဝမ်းသွားပြီးအော့အန်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီနှီခြင်းများကို သက်သာစေ၏။

အုန်းပွင့်သည် ဆိမ်၏။ အနည်းငယ်ဖန်၏။ ဓာတ်ကိုချုပ်စေတတ်၏။ သွေးဝမ်းသွားခြင်း၊ ဆီးလွှာန်ရောဂါကိုနိုင်၏။

အုန်းမြစ်သည် အေးသောအရသာရှိ၏။ ဆီးရွှေ့စေ၏။ လည်ရွောင်း၊ အာခေါင်းရွှေ့ပေါက်သော အဖုများကို ပယ်ဖျောက်တတ်၏။ အန်ခြင်း၊ ကြို့ထိုးရောဂါတို့ကိုနိုင်၏။

အသုံးပြုပုံ

အုန်းသီးအသားဆံကို သေးစိပ်၍ ငှါးအပေါမှ ဇော်သာအမှုန်းကို လုံအောင်ဖုံး၍ တစ်ညာသိပ်ထားပါ။ ငှါးမှ အရည်များထွက်လာပါလိမ့်မည်။ နံနက်တွင် ငှါးအရည်ကို သင့်ရုံသောက်၍ အုန်းသီးဆံကိုလည်း သင့်ရုံစားပါ။ ငှါးနေ့တွင် ညာစာမစားဘဲ ညာ ၈ - နာရီတွင် ရေချိုးပြီး ဒီနှစ်ချုပ်နှင့် ထမင်းကို စားပေးပါက အကြောတက်ရောဂါများ သက်သာပျောက်ကင်းစေနိုင်ပါသည်။

အုန်းဆံနှကို ထန်းလျက်ဖြင့်စားပါက အပူကျဖော်နိုင်ပါသည်။ ဝမ်းပျက်လျှင် ကောက်ညွှင်းဆီထမင်း၊ အုန်းသီးနှဖြင့် လည်းကောင်း၊ အသား၊ ကြိုက်သား အတွင်းရှိ ချွေး၊ အဆီပါတ်အတွက် အုန်းဆီချက်ကို ထမင်းနှင့်စားပေးနိုင် ပတ်သည်။

အုန်းသီးအစီမံး၏ အဆံကို တစ်နဲ့ J - ကြိုမ်စားပါက ကိုယ်သား ကိုယ်ရေပူလောင်ခြင်းကို သက်သာဖော်နိုင်ပါသည်။ အသားအေး၍ ချွေးအေး ထွက်သူများ အုန်းထမင်းနှင့် အမဲနှပ်ကို စားအပ်၏။

သည်းခြေဒေသ ဖောက်ပြန်၍ ချောင်းခြောက်ဆိုးသောအခါ အုန်းစိမ်း အသားဆံကို ဆားနှင့်ပါစားပါက သက်သာဖော်နိုင်ပါသည်။ အုန်းစိမ်း အသားဆံနှင့် သပျစ်သီးနက် ရော၍စားပါက ချောင်းဆိုး၍ သွေးစပါခြင်းကို သက်သာပျောက်ကင်းဖော်နိုင်ပါသည်။ သကြားနှင့် ယိုထိုး၍လည်း စားနိုင် ပါသည်။

သုက်အားနည်း၍ အားအင်ချို့တဲ့သူများ ညာအိပ်ရာဝင်တိုင်း အုန်းသီးစိပ် အနည်းငယ် သကြားနှင့်ရောစားမူ အင်အားပြည့်ဖြိုး၍ သုက်ဓာတ်ကို ဖွားများ လာဖော်နိုင်ပါသည်။

ဝမ်းသွားသောအခါ အော့အန်ခြင်းဖြစ်မှု၊ ရောတ်ခန်းလျှင် အုန်းရည်ကို သောက်ပေးနိုင်ပါသည်။ အုန်းစိမ်းရည် အချို့အရသာကို သောက်ရပါမည်။ အုန်းရည်တွင် ယမ်းစိမ်းထည့်သောက်လျှင် ဆီးနည်း၊ ဆီးပူ၊ ဆီးအောင့်ရောဂါ သက်သာဖောပါသည်။

လည်ချောင်း၊ အာခေါင်၌ အဖွဲ့များပေါက်ပါက အုန်းမြစ်ကိုသွေး၍ အတွင်း အပြင် လိမ်းပေးပါက သက်သာပျောက်ကင်းဖောပါသည်။

အုန်းမြစ်ကိုပြောချုပ်၍ ပွားရည်နှင့် သင့်တော်အလိုစပ်ပြီး လျက်ပေးမူ အန်ခြင်း၊ ကြိုးထိုးခြင်း၊ သက်သာပျောက်ကင်းဖောပါသည်။

အုန်းမှုတ်ခွံများကို သေးငယ်သော အစိပ်များပြုလုပ်၍ ဆီထုတ်ပါ။ ငင်းအဆီကို ဖွေးနာများပေါ်တွင် ခပ်နာနာပွော်ပေး၊ သုတ်လိမ်းပေးပါက ပျောက်ကင်းဖော်နိုင်ပါသည်။

အနိုယဆေးကျမ်းအလို

Juice extracted the flowering spikes is made into a plam wine or toddy and also vinegar and a coarse sugar same what different from cane sugar. When fermented and distilled a clean spirit is obtained which is suitable for pharmaceutical purposes. Umfermented juice taken twice or thrice weekly during pregnancy has marked effect on the colour of the infont; it will be born of a gair complexion; ie if of dark parents comparately fair; it of lighter coloured parents the off spring generally assumes fairest complexion.

Milk or water of the green fruit is a cooling refrigerant drink, useful in urinary disorders. It altays vomiting in bilious fevers. Root of the coconut is used in sterine diseases.